



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀରେ ପାଠୀରେ ପାଠୀରେ  
ପାଠୀରେ ପାଠୀରେ ପାଠୀରେ ପାଠୀରେ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

ထုတ်ပေါ်နေ့	<b>ပထမအကြိမ်</b>
စောင်ရေ	<b>၅၀၀</b>
မျက်နှာဖုံးဒီဇိုင်း	<b>Ancient</b>
ထုတ်ဝေသူ	<b>သိမ့်သူ့ (စာမျက်)</b>
ပုံစံပိုင်သူ	<b>ဝင်ပိုင်ပိုလ်(နှင့်သင်ပုံစံပိုင်တိုက်-ဝိဇ္ဇာ) ဝိဇ္ဇာဝိဇ္ဇာ</b>
စာစင်	<b>တင်မိုင်</b>
စာအောင်ချပ်	<b>ကိုတင်အေး (Perfect Binding) ဝိဇ္ဇာဝိဇ္ဇာ</b>
ဖြန့်ချိရေး	<b>မဟာဓာတ်</b>
တန်း	<b>ဖုန်း - ဝိဇ္ဇာဝိဇ္ဇာ၊ ဝိဇ္ဇာဝိဇ္ဇာ</b>
	<b>၆၀၀၀ ကျပ်</b>

### ချို့စိုင်ခံ

နောက်ပြု၍ လင်းစော်း၊ ချို့စိုင်စံ  
ရန်ကုန်၊ မဟာဓာတ်၊ ၂၀၂၂  
၁၁ ၂၀၂၃၊ ၂၀၂၄ × ၁၂၀၅ ဝင်တီ  
(၁) နောက်ပြု၍ လင်းစော်း

နေခြည်ဖြာရု

# လင်းစေသား

ချိစိနိုင်စံ

မ ဟာ စာ ပေ ( စာ စဉ် - ၆၅ )

“ပိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ  
ဆရာတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောရင်  
ရပါတယ်”

(စီလျုပိုမ်းစံ)

## အခန်း (၁)

အပြင်မှာ မိုးက သဲကြီးမဲကြီးရွာနေတယ်။ ကျွန်တော်တို့ မြို့ကလေး ကလည်း ချမ်းစိမ့်နေတဲ့ မိုးရေတွေကြားမှာ အအေးမို့နေတဲ့ ငြက်ကလေး တစ်ကောင်လို့ ြမ်ကုပ်လို့။ တိတိကျကျပြောရရင် ကျွန်တော်တို့ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်လေးကလည်း မိုးရေတွေကြားမှာ တရားရနေတဲ့ သူတော်စင်တစ်ပါးလို့ တိတိဆိတ်ြမ်မ်သက်နေတာပါပဲ။ ကျွန်တော် အမြင်မှာတော့ မိုးရေတွေဟာ မြို့ကလေးကို ရေတိုးပိုက်နဲ့ ဆေးချေနေသလို ပါပဲ။ ကတ္တရာလမ်းမထက်မှာလည်း ရေတွေက ဖွေးလို့၊ အိုင်လို့၊ နိုင်ငံတော်က ၂၀၁၀ ြည့်နှစ်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေးစနစ်ဘက်ကို စတင်ကူးပြောင်းလာခဲ့ပေါ့ အခု ၂၀၁၁ ခုနှစ်ရောက်လာတဲ့အထိတော့ ကျွန်တော်တို့မြို့မှာ ဘာမှရေရှာရာ မပြောင်းလဲသေးပါဘူး။

မြို့ပေါ်က တိုက်တာအဆောက်အအုံတွေလည်း မပြောင်းလဲသေးသလို မြို့ထဲက လမ်းမတွေလည်း မပြောင်းလဲသေးပါဘူး။ နေရာအတော်များများက လုပ်ဆောင်ပုံတွေကလည်း အရင်ပုံစံတွေအတိုင်း ဒီးမော်နေသလို ြာဆိုင်ရာတွေမှာလည်း အစစအရာရာ နောက်ကျနေးကွေးနေတုန်းပါပဲ။ အချိန်နဲ့ ထုတ်ပြန်ရမယ့် ြန်တစ်းတွေကလည်း နောက်ကျမြှု နောက်ကျ

လျက်။ နိုင်ငံပိုင် သတင်းစာတွေထက်မှာတော့ နိုင်ငံတော်သမ္မတကြီးက အရာရာကို ဒီမိုကရေစိစံနှင့်နှင့်ကိုက်ညီအောင် ပြုပြင်ဖို့ ကြီးပမ်းနေတာတွေ ကို မြင်နေကြားနေရတာပါပဲ။ ခက်တာက အသားကျနေစဲ လူတွေဟာ အပြောင်းအလဲအပေါ် သိပ်ပြီး စိတ်မပါကြဘူးထင်ပါ။

ဒါကြားလည်း ကျွန်တော်တို့မှာ ဘာမှာရရေရာရာ မပြောင်းလဲ သေးတာပေါ့။ မျက်မြင်ကိုပိတွေ သက်သေပြုဆိုရင် အခု ကျွန်တော့ရှေက ရေတွေဖွေးနေစဲ ကဗျာရာလမ်းမကိုပဲ ညွှန်းပါလိမ့်မယ်။ ဒီကဗျာရာလမ်းဟာ မြို့ရဲ့ အခရာလမ်းတွေထက် တစ်လမ်းပါပဲ။ ဒါပေမဲ့ ဟိုးအရင် စစ်အစိုးရ လက်ထက်ကတ္တည်းကအတိုင်းပဲ။ အခုထိ မိုးတွေရွှေတိုင်း ရေတင်တိုင်း၊ အမှန်တော့ နိုင်ငံတော်အနိုးရာနေနဲ့ ဒီမိုကရေစိအကူးဘပြောင်းကာလမှာ အရာရာကို ပြင်ဆင်ထိန်းကွပ်နေရတော့ ကျွန်တော်တို့မြို့က လမ်းမတွေ အပေါ် သိပ်ပြီးအာရုံမစိုက်နိုင်ဘူးထင်ပါရဲ့။

ကျွန်တော်လည်း တဝေါဝေါ ရွာသွေးနေစဲ မိုးရေတွေဆီ အကြည့် ရောက်သွားတော့ ဖတ်လက်စ စာအုပ်အပေါ်မှာတောင် စိတ်ကမပါချင်တော့ ပါဘူး။ နောက်တော့ စာအုပ်ကိုပိတ်ပြီး ရှေက သောက်လက်စ လက်ဖက် ရည်လက်ကျွန်တွေကိုသာ အကုန်ယူမေ့ချလိုက်တော့တယ်။ လက်ဖက်ရည် က မိုးရေတွေနဲ့အပြိုင် အေးစက်လို့။ ကျွန်တော့အခြားနေနေကိုမြင်တော့ စည်သူဟန်ကလည်း သူ့ရှုဖတ်လက်စစာအုပ်ကို ပိတ်ချလိုက်တယ်။ ပြီးတော့ “ဟူး” ခနဲ့ သက်ပြင်းတစ်ခုက်မှုတ်ရင်း စကားစတယ်။

“ဘဝမှာ စိတ်အပျောက်ဆုံးအလုပ်ကို ပြောပါဆိုရင် စောင့်ဆိုင်းရတဲ့ အလုပ်ပဲ။ အခုကြည့်၊ မိုးကလည်း မတိတ်သေးဘူး။ အော်ဒါကလည်း မထွက်သေးဘူး။ တကယ့်ကိုမှ စွဲကျွေတဲ့နေ့ပဲကွာ”

သူက ညည်းညည်းညားညားပြောတော့ ကျွန်တော်လည်း မသိမသာ သက်ပြင်းမေ့ချမိတယ်။ သူပြောတာလည်း ဟုတ်တော့ဟုတ်ပါရဲ့၊ ခန်မှန်းကြည့်ရင် သူနဲ့ကျွန်တော် ဒီလက်ဖက်ရည်ဆိုင်ထဲရောက်နေခဲ့တာ နှစ်နာရီ ကော်ကော်တောင် ရှိတော့မယ်ထင်ပါ။ စထိုင်တိုင်းက မိုးလည်းမရွာသေး သလို ဒီဆိုင်ထဲမှာလည်း လူသိပ်မရှိသေးပါဘူး။ အခုတော့ ထိုင်စောင့်နေစဲ နှစ်နာရီကော်အတွင်း မိုးကလည်း သဲကြီးမဲကြီး ရွှေခဲ့ပြီ။ ဆိုင်ထဲမှာလည်း စားပွဲရိုင်းအလွတ်မကျွန်လောက်အောင် လူကပြည့်နေခဲ့ပြီ။

ကျွန်တော် စိတ်လေစွာနဲ့ ဆိုင်ထဲကို ငွော်ကြည့်လိုက်တော့ လူ

အတော်များများက ကိုယ့်စိုင်းနဲ့ကိုယ် စကားကောင်းနေကြရဲ့၊ ကျွန်းခဲ့တဲ့နှစ် နာရီကျော်အတွင်း ဘာစကားမှ မယ်မယ်ရရမပြောဘဲ စာထိုင်ဖတ်နေကြတာ ဆိုပို့၊ ကျွန်းတော်တို့ သူငယ်ချင်းနှစ်ယောက်ပဲရှိမယ်ထင်ပါ။ အခုတော့ ကျွန်းတော်တို့နှစ်ယောက်လည်း စာဆက်မဖတ်နိုင်တော့ပြီ။ တကယ်တမ်း လည်း ကျွန်းတော်တို့နှစ်ယောက်က မိုးအေးအေးနဲ့ စာထိုင်ဖတ်ဖို့ ဒီဆိုင်ကို လာခဲ့ကြတာမဟုတ်ဘူး။ ကျွန်းတော်တို့မှာ အဓိက ရည်ရွယ်ချက်ကရှိပြီး သားပါ။ အဲဒါ တဗြားတော့ မဟုတ်ပါဘူး။ ‘အော်ဒါ’ ကိစ္စပါပဲ။

ဟုတ်တယ်။ ဒီကနေ့ ကျွန်းတော်တို့လို B.Ed လေးနှစ်သင်တန်း ပြီးဆုံးခဲ့တဲ့ ဆရာလောင်းလျာပေါက်စနလေးတွေအတွက် နိုင်ငံတော်က တရားဝင် အလုပ်ခန့်မယ့်နေ့လေ။ တဗြားပြည့်နယ်တွေ၊ တိုင်းတွေမှာတော့ ခန်းတောင်ခန်းပြီးနေကြပါပြီ။ ကျွန်းတော်တို့တိုင်းသာ ရေးအစဉ်အလာရှိုးရာ မပျက် နောက်ကျေနေတာလေ။ ကျွန်းတော်ကလည်း ကျွန်းတော်တို့မြှို့မှာ အခြေစိတ်တဲ့ တိုင်းပညာရေးမှူးရုံးမှာ အော်ဒါဘယ်နေ့ထွက်မလဲဆိုပြီး ထွေနဲ့ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သွားမေးထားတယ်လေ။ သိရာသ လောက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ဒီကနေ့ကပ်မယ်ဆိုပဲ့။

အမှန်ပြောရရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ညက သိပ်အပ်မပျော်ခဲ့။ မနက်ကျပြန်တော့လည်း အစောကြီးနီးနေခဲ့ပါတယ်။ ဆက်အပ်လို့လည်းလုံးဝ မရ။ ဆန္ဒတွေစောပြီး ရင်တွေခုနှစ်နေခဲ့တယ်လေ။ နောက်တော့ သူငယ်ချင်း စည်သူဟန်နဲ့ အချိန်းအချက်လုပ်ပြီး မြို့နယ်ပညာရေးမှူးရုံးဆီ ကိုနာရီ လောက်ကတည်းက ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ ထွက်လာခဲ့လိုက် တယ်။ ဖြစ်ချင်တော့ အဖြူအစိမ်းဝတ် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတွေ လူနှေ့တစ်ခွဲသားနဲ့ တစ်ယောက်ပြီးတစ်ယောက် ပေါက်ချေလာပါတော့တယ်။ သူတို့ကိုယ်သူတို့၊ ရုံးနောက်ကျေတယ်လို့တောင် တွေးမြှုပ်ပေါ်မပေါ်။

ကျွန်းတော်တို့နှစ်ယောက်လည်း ကိုယ့်နဲ့သိတဲ့သူ တစ်ယောက်တလေများ ပါလေမလားဆိုတဲ့အတွေးနဲ့ လိုက်ကြည့်မိသေးတယ်။ ဖြစ်ချင်တော့ တစ်ယောက်မှ မသိဘူး။ နှစ်ယောက်သား ဘယ်သူ့ကိုဝင်မေးရမှန်းလည်း မသိဘူးဖြစ်နေခဲ့တာ အမှန်ပဲ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြီးစိတ်ဖြစ်မိပါရဲ့။ ဟုတ်တယ်လေ။ ကျွန်းတော်တို့က ရန်ကုန်မှာ ပညာရေး တက္ကားသို့လိုက်တက်တုန်းက ကိုယ့်ကိုယ်ကိုယ် လူလည်လူသွာ်တွေလို့ ထင်ခဲ့ကြတာမဟုတ်လား။ အခု ဒီမှာတော့ နှစ်ယောက်သား ‘အ’ နေတယ်။

မြို့နယ်ပညာရေးမှူးရုံးဆိုတော့ ရှိန်တာလည်းပါတာပေါ့။ နောက်တော့ ကျွန်တော်ကပဲ အရွှေနှုန်းပြီး အသက်ခပ်လတ်လတ် အစ်မတစ်ယောက်ကို မေးလိုက်ရတယ်။

“အစ်မ B.Edဆင်းတွေ အော်ဒါ ဘယ်တော့လောက်ထွက်မလဲ”

အဲဒီအစ်မက လုပ်လက်စ စာရွက်စာတမ်းတွေကို အသာချုပြီး အသံပံုပြတ်ပြတ်နဲ့ ပြန်ဖြေတယ်။ သူ့အသံမှာ အနိမ့်အမြင့် တုန်ခါမှိုတွေမပါ။ ပကတိ တစ်ဖြောင့်တည်းရယ်။

“မသိသေးဘူး။ နေ့လယ်လောက်မှ တစ်ခေါက်ပြန်လာကြည့်”

ကျွန်တော်နဲ့ စည်သူဟန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းခိုးချမိတယ်။ နောက်တော့ နှစ်ယောက်သားတိုင်ပ်ပြီး အိမ်ခဏ ပြန်ခဲ့ကြတယ်။ အိမ်ရောက်တော့ အဖော်ဖွင့်ထားတဲ့ ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်မှာ ကောင်တာခဏဝင်ထိုင်ပေးလိုက်ပါသေးတယ်။ နေ့လယ်လောက်ကျတော့ ကျွန်တော်နဲ့စည်သူဟန် မြို့နယ်ပညာရေးမှူးရုံးဆီး တစ်ခေါက်ပြန်ထွက်ခဲ့ပြန်တယ်။ ဒါပေမဲ့ နေ့လယ်ရောက်တဲ့အထိ မြို့နယ်ရုံးမှာ အော်ဒါမကပ်သေးဘူး။

ဒါနဲ့ နှစ်ယောက်သား မြို့နယ်ရုံးနဲ့ သိပ်မဝေးတဲ့လက်ဖက်ရည်ဆိုင်မှာပဲ ဝင်စတည်းချရင်း ယူလာတဲ့ စာအပ်လေးတွေ ထုတ်ဖတ်ပြီး အချိန်ဖြန်း နေလိုက်တော့တယ်။ အခုတော့ နှစ်နာရီကျော်ကျုံးတောင် ကြောသွားခဲ့သလိုမိုးကလည်း သဲကြီးမဲကြီး ရွာချဲခဲ့ပေါ့။ တွေ့မှတ်တော့မသိဘူး။ ကျွန်တော်တို့မြို့နယ်တော့ ရှုလိုင်မိုးဟာ တအားသည်းတာပဲ။

ညနေ သုံးနာရီလောက်ရောက်တော့ မိုးက တိတ်သွားပါတယ်။ ဒါပေမဲ့ လွှဲဝကြီး တိတ်သွားတာတော့ မဟုတ်ပါဘူး။ မိုးဖွဲ့ကာလေးတွေကတော့ ကျေတုန်း။ စည်သူဟန်ဂို့ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်မှာ ကြောကြာဆက်ထိုင်နိုင်ပဲ့ မပေါ်တော့ဘူး။ ခါးကြောတွေဆန့်၊ သက်ပြင်းတွေချလို့။

“စည်သူ၊ ငါတို့မြို့နယ်ရုံးဘက် တစ်ခါလောက်သွားကြည့်ရအောင် ဒီတစ်ခါ ဘာမှမထူးခြားရင်တော့ ပြန်ကြမယ်ဘွား”

ကျွန်တော်ကပဲ အလိုက်တာသိ စကားလမ်းစဖွင့်လိုက်တော့တယ်။ ဒီတော့ သူက ‘အိုကေ’ ဆိုပြီး စားပွဲထိုးလေးကို လုမ်းခေါ်လို့ ပိုက်ဆုံးရှင်းလိုက်တယ်။ နှစ်ယောက် မိုးကာအကျိုးတွေကောက်စွပ်ပြီး ကိုယ့်ဆိုင်ကယ်ကိုယ်ခွင့်း မိုးဖွဲ့တွေကြေားထဲ တိုးဝင်လိုက်တော့တယ်။

တကယ်တော့ မြို့နယ်ရုံးနဲ့ လက်ဖက်ရည်ဆိုင်က သိပ်မဝေးတဲ့ အတွက် ခဏချင်းပဲ ရောက်သွားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကျွန်တော် တို့နှစ်ယောက်လည်း နီးစပ်ရာ အခန်းထဲက စာရေးအစ်မကြီးတစ်ယောက်ကို ခွင့်တောင်းပြီး လုမ်းမေးလိုက်တော့တယ်။

“အစ်မ၊ တစ်ခုလောက် မေးချင်လိုပါ။ ဟို B.Ed ဆင်းတွေရဲ့ အော်ဒါဘယ်တော့လောက် ထွက်မလဲဘူး” ဆိုတော့ စာရေးအစ်မကြီးက ဆတ်ခနဲမေ့ကြည့်ပြီး တစ်ခွန်းပြန်ပြောပါတယ်။

“အပြင်မှာ ကပ်ထားတယ်” တဲ့။

“ဒီအစ်မလည်း ခပ်ပြတ်ပြတ်ပဲဟ” လို့ စိတ်ထဲက ကျိုတ်တွေးမိ လိုက်သေးတယ်။ နောက်တော့ အပြင်မှာ ကပ်ထားတယ်ဆိုတဲ့ ပြန်တမ်းတွေ ကို နှစ်ယောက်သား အပြူးအပြုလိုက်ရှာမိကြတယ်။ ဖြစ်ချင်တော့ ချက်ချင်းမတွေ။ ဒါပေမဲ့ တဗြားသူတွေတို့လည်း ထပ်မမေးချင်တော့တာကြောင့် ကိုယ့်ဘာသာတွေအောင်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏကြောတော့ တွေ့ပါ လေရော့။

စီမံ/ဘဏ္ဍာအပိုင်းကိုကိုင်တဲ့ စာရေးတစ်ယောက်ရဲ့အခန်းရှေ့မှာ Blackboard ကြီး ထောင်ထားပြီး B.Ed ဆင်းတွေရဲ့ အော်ဒါနာမည်စာရင်းကို A4 တွေနဲ့ ကပ်ထားတယ်လေ။ ဒါကိုမြင်တော့ စည်သူဟန်က မပြီးရုံတစ်မည်သွားပြီး တာဝန်ကျကျတဲ့ကျောင်းကို အတင်းပြူးပြုရှာတော့ တယ်။ ကျွန်တော်မှာတော့ သူ့နောက်ကနေလိုက်ပြီး ရင်တွေခုန်နေတယ်။ ဘာကြောင့် ရင်တွေခုန်မှုန်းတော့မသိ။ ဘဝရဲ့ ပထမဆုံးအလုပ်မှို့ ရင်ခုန်တာလား။ ဒါမှာမဟုတ် ဘယ်လိုကျောင်းမျိုးကိုရောက်မလဲဆိုတဲ့ စိတ်လှုပ်ရှားမှု ကြောင့် ရင်ခုန်တာလားဆိုတာတော့ သိပ်မကွဲပြားဘူး။

နောက်တော့ ကျွန်တော်နာမည်ကို ကျွန်တော်ရှာတယ်။ ရင်ခုန် စိတ်လှုပ်ရှားနေလို့လားတော့မသိ။ ပထမအကြိမ်မှာ မျက်စိလျှမ်းပြီး ကိုယ့် နာမည်ကိုယ်ပျောက်နေတယ်။ ဒါပေသိ နောက်တစ်ကြိမ်ပြန်အရှာမှာတော့ တွေ့ပါလေရော့။ တာဝန်ကျကျတဲ့ကျောင်းအမည်က “အ.ထ.က - အုန်းတော်ကြီး” တဲ့။ ကျွန်တော်တို့မြို့ရဲ့ မြို့သစ်ဘာက်ကျောင်းမှန်း ချက်ချင်းသိလိုက်ပါတယ်။ စည်သူဟန်ကို ငဲ့ကြည့်လိုက်တော့ မျက်နှာကြီးရှုံးမဲ့ပြီး လုမ်းပြောတယ်။

“ဟေ့ကောင် ငါက အ.ထ.က(ခွဲ) ဆင်တပ်ကြီးတဲ့ကွဲ။ အဲဒီ ကျောင်းဘယ်မှာရှိမှန်း ငါမသိဘူး”

အမှန်ပြောရင် ကျွန်တော်လည်း မသိပါဘူး။ နောက်တော့ “ပြန်တမ်းယူရန်”ဆိုပြီး ညျှန်ပြထားတဲ့အခန်းထဲ ဝင်သွားလိုက်တယ်။ ပြီးတော့ ကိုယ့်အမှတ်စဉ်၊ ကိုယ့်အမည်နဲ့ တာဝန်ကျေတဲ့ကျောင်းကို ပြောပြလိုက်တယ်။ နောက်တော့ အခန်းထဲက ဝိန်ပိန်သွယ်သွယ် စာရေးအစ်မတစ် ယောက်ရှာ ပေးတဲ့ ပြန်တမ်းမှာ လက်မှတ်ထိုးပြီး ကိုယ့်ပြန်တမ်းကိုယ့်ယူလိုက်တယ်။ ပြီးတော့

“အစ်မ၊ တစ်ခုလောက်မေးပါရစေ။ အ.ထ.က (ခွဲ) ဆင်တပ် ကြီးဆိုတာ ဘယ်မှာရှိလဲ”

ကျွန်တော်ကပဲ စည်သူဟန်အစား ကျောင်းလိပ်စာဝင်မေးလိုက် တော့တယ်။ စာရေးအစ်မက သဘောကောင်းရှာပါတယ်။ ကျောင်းလိပ်စာကို သေချာပြောပြတယ်။ စာရေးအစ်မ ပြောပြပုံအရ ထ (ခွဲ) ဆင်တပ်ကြီးဆိုတာ ကွင်းထဲဘက်က ကျောင်းတစ်ကျောင်းမှန်း သိလိုက်ရပါတယ်။ ကျွန်တော်တို့ မြို့နဲ့ နည်းနည်းလှမ်းတော့ အိမ်နဲ့နေချုပ်းပြန်တက်လို့ရတဲ့ ကျောင်းမျိုးတော့ မဟုတ်။ ကျွန်တော် စည်သူဟန်မျက်နှာကို မသိမသာ ငဲ့ကြည့်လိုက်တော့ ဂုံပန်းမပျက်ရုံတမည် ညီးကျေနေတာကို သတိထားမိလိုက်တယ်။

စည်သူဟန်အတွက် စိတ်တော့မကောင်းပါဘူး။ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ B.Edအပတ်စဉ်တူတဲ့ သူငယ်ချင်းတွေအများကြီးရှိပေမဲ့ ထူးထူးမြားမြားအနေနဲ့ ယောက်ဗျားလေးဆိုလို့ ကျွန်တော်တို့နှစ်ယောက်ပဲပါ တာလေ။ ကျွန်တာအားလုံး မိန်းကလေးတွေချည်းပဲ။ အခုနှစ်ယောက်တည်း ကမှ တစ်ယောက်က အဝေးကျသွားတော့ သူ့အနေနဲ့ စိတ်မကောင်းတော့ ဖြစ်သွားမှာပါပဲ။ ဒါကလည်း ကိုယ်တတ်နိုင်တဲ့ကိစ္စမှုမဟုတ်ပဲ။ တာဝန်အရ ဆိုတော့ ထမ်းချက်ကြရုံပေါ့။ ကျွန်တော်တို့ မြို့နယ်ရုံးက ပြန်ထွက်လာတော့ ဂိုဝင်မှာ ပွုစုပြုခြင်နဲ့လင်းပေပို့နှစ်ယောက်ကို တွေ့ပြန်တယ်။ ထုံးစံအတိုင်း ပေါ့... ဖော်ရွှေတဲ့ လင်းပပက စနှုတ်ဆက်တယ်။

“ဟယ မျိုးချစ်နဲ့ စည်သူဟန်။ အံမယ်နှင်တို့နှစ်ယောက် ဝိရိယသိပ်ကောင်းနေပါလား။ ဘာလဲ ပြန်တော့မလို့လား”

အဲဒေါက် ကျွန်တော်တို့ တာဝန်ကျေတဲ့ကျောင်းတွေကို ပြောပြရင်း သူတို့ကို လမ်းညွှန်ပြီး ပြန်ခဲ့လိုက်တော့တယ်။ အပြင်မှာတော့ မိုးက လုံးဝတိတ်သွားပါပြီ။ မြို့တဲ့မှာလည်း ဆိုင်ကယ်တွေ၊ ကားတွေက ပြန်ပြီး ယောက်ယောက်ခတ်လာပြန်ပေါ့။ ကျွန်တော်တို့နှစ်ယောက်လည်း မြို့နယ်

ပညာရေးမှူးရုံးရှိကနေ လမ်းခွဲပြီး ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် စိတ်ကူးတွေ မျက်လွှဲခဲ့တော့တယ်။

အမိမိရောက်တော့ ဆိုင်ရဲကောင်တာမှာထိုင်နေတဲ့ အဖောက ရုပ်တည်ကြီးနဲ့ ဆီးမေးပါတယ်။

“Posting ဘယ်ကျလ” တဲ့

အမှန်ပြောရရင် အဖော်အသံက သာမန်ထက် မာကျာကြပ်ဆတ်နေတာ သိသာလွန်းပါတယ်။ တကယ်တော့ ဒီမာကျာမှုတွေက အခုမှဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော် တူတဲ့သိုလ်ဝင်တန်းအောင်ပြီး တူတဲ့သိုလ်ဝင်ခွင့်ဖောင်တွေ စဖြည့်ကတည်းက ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အဖောက ကျွန်တော် ကို ဘွဲ့တစ်ခုယုပြီး သူ့ရဲ့ဆိုင်ကယ်အပိုပစ္စုံးအရောင်းဆိုင်နဲ့ ဆိုင်ကယ်ပြင် ဆိုင်ကို ဦးစီးစေချင်ခဲ့တာပါ။ ပြီးတော့ သူ့ရဲ့တဗြားသော လုပ်ငန်းတွေကို လည်း ပိုင်းဝန်းလုပ်ကိုင်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က လည်း အဲဒီအလုပ်တွေကို နားလည်နေခဲ့ပေမဲ့ ရေရှည်လုပ်ဖို့အထိတော့ ဝါသနာမပါခဲ့ဘူး။ တကယ်တမ်း ကျွန်တော်ဝါသနာပါတာက ကျောင်းဆရာအလုပ်။

“ကျောင်းဆရာဖြစ်ချင်ရင် B.Edပါအောင်ကြိုစား” ဆိုပြီး အသိပေးခဲ့တဲ့ ဆယ်တန်းတုန်းက အိုလိပ်စာဆရာမ ဒေါ်ဇော်မာဝေရဲ့ စကားအတိုင်း ကျွန်တော်ကျိုတ်ပြီး ကြိုးစားခဲ့ရတယ်။ နောက်ဆုံးတော့ တူတဲ့သိုလ်ဝင်ခွင့်ဖောင်တွေဖြည့်တော့ အဖော်တားဆီးမှုတွေနဲ့ မျက်နှာချင်ဆိုင်းကြုံရပါလေရော့။

“သား B.Edတက်ပြီး ကျောင်းဆရာလုပ်ချင်တယ်အဖေ” ဆိုတော့ အဖော်မျက်နှာဟာ ချက်ချင်းမှုနှင့်သွားပါတယ်။ နောက်တော့ ထင်တဲ့ အတိုင်းပဲ ချက်ချင်းကန်းကွက်ပါလေရော့။

“ငါ လုံးဝသဘောမတူဘူး ဟေ့ကောင်”

အဖော်အသံနဲ့ အဖော်မျက်နှာက ချောက်ကမ်းပါးကြီးတစ်ခု ပြုကျသွားသလိုပဲ။ ကျွန်တော်ကလည်း အဖော်သားပါပီ ဆုံးဖြတ်ပြီးရင် ပြင်ရှုံးထုံးစံမရှိ။

“သားကို ငရဲမပေးပါနဲ့အဖေ။ အဖော်စိတ်ကို သားသိသလို သား စိတ်ကိုလည်း အဖေနားလည်မှာပါ။ အခု သား B.Ed တက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ အဖေခွင့်ပြုပေးပါ”

“တော်စမ်း ဟောကောင်။ ဂုံကို အချိုလာမသတ်နဲ့ မင်းကျောင်း ဆရာလုပ်ဖြီး ဘာအသုံးကျမှာလဲ။ အသက်ကြီးလာရင် တော်မဲ့ကိန်းကွဲ။ လောကမှာ ဘဝအာမခံချက်ရှိတဲ့အလုပ်တွေ အပုံကြီးပါတွာ။ ဂုံခိုင်နဲ့ ငါအလုပ်တွေကို ဆက်မလုပ်ချင်ရင်တောင် မင်းကြိုက်တဲ့ စီးပွားရေးလုပ်၊ ငါတောက်ပုံမယ်။ အေး ကျောင်းဆရာတော့ မလုပ်နဲ့”

အဲဒီတုန်းက အဖေနဲ့ ကျွန်တော့ကြားမှာ တတိယကမ္မာစစ်ပဲ။ အဖေက လုံးဝကို ပြတ်သားခဲ့တာပါ။ ကျွန်တော်ကလည်း နေရာမှာတင် မာန်တင်းပြီး ပေရပ်နေတုန်း။ တကယ်တမ်းကျတော့ အဖေက စီးပွားရေး သမားပီပီ စီးပွားရေးအမြင်ပူရှိခဲ့တာထင်ပါရဲ့။ နောက်တော့ သားအဖွဲ့စ် ယောက်ကြားမှာ အမေပါလာခဲ့တယ်။ အမေရဲ့ ချော့မော့ဖျောင်းဖျုမှုတွေ ကြောင့်ပဲ အဖေဟာ ကျွန်တော့ကို ခွင့်ပြုပေးလိုက်ပါတော့တယ်။ ဒါတောင် B.Ed ဝင်ခွင့်ရဖြီး ရန်ကုန်မှာ ကျောင်းသွားတက်ခါနီးအချိန်မှာ အဖေက စကားတစ်ခွန်းပြောခဲ့ပါသေးတယ်။

“မင်းကွာ ဆယ်တန်းကို ဂုဏ်ထူးတွေ့နဲ့ ထူးထူးဆုန်ချုန် အောင် ထားတာတောင် ဘာမဟုတ်တဲ့ ကျောင်းဆရာအလုပ်ကို လုပ်ချင်ရတယ်လို့၊ ရူးတယ်ဆိုတာ တော်ရုံးပေါက်းတယ်ကွာ။ အချိန်မိပါသေးတယ်။ ပြင်လိုက် စမ်းပါ။ အခုတော့ မင်းပုံစံက မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုသလို ဖြစ်နေပြီကွဲ” တဲ့။

အဲဒီတုန်းက အဖေရဲ့စကားဟာ ကျွန်တော့နှင့်လုံးအိမ်ကို လုံနဲ့ဆောင့်ထိုးလိုက်ပဲ။ ရင်ဘတ်တစ်ခုလုံး ရူးအောင့်နာကျင်သွားခဲ့တယ်။ ဒါပေသိ အဖေကို ကျွန်တော်တစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ ငရဲကြီးမှာကြောက်လို့။

တကယ်တော့ အဖေရဲ့အမြင်က စီးပွားရေးတစ်ဖက်ပူရှိခဲ့တာပါ။ ကျောင်းဆရာဆိုတာ ဘာမဟုတ်တဲ့အလုပ်ကို လုပ်နေရဲ့သူတွေမဟုတ်မှန်း အဖေမသိရှာဘူး။ လူတွေအကုန်ပြောကြပါတယ်။ \*လူငယ်ဆိုတာ နိုင်ငံ အတွက်\* တဲ့ ဒါဆို ဆရာဆိုတာ နိုင်ငံအနာဂတ်တွေကို နောက်ကွယ်ကနေ အဆရာကျကျ ပုံဖော်ထုဆစ်ပေးနေသူတွေပဲလေး၊ တရှုံးကလည်း ပြောပါ တယ်။ \*လူငယ်ဆိုတာ ကြယ်တံခွန်\* တဲ့။ ဒါဆို အဲဒီကြယ်တံခွန်လေးတွေရဲ့ အလင်းဆတ်ကို စွဲနဲ့ညီပေးနေတာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေပဲမဟုတ်လား။ လောကမှာ ကျောင်းဆရာအလုပ်ထက် ပိုပြီးကောင်းတဲ့ ပိုပြီးမွန်မြတ်တဲ့ အလုပ်ရှိပါဉိုးမလားလေ။ ခက်တာက စီးပွားရေးသမားအဖေရဲ့ မျက်ဝန်းထဲမှာ

နေခြည်ဖြာ၍ လင်းစေသား

ဒါတွေမမြင်တာတော့ စိတ်မကောင်းပါဘူး။

ဒါပေမဲ့ အဖေက ကျွန်တော့အပေါ်တော့ လျှစ်လျှေးမရှုခဲ့ရှာပါဘူး။  
B.Ed တက်တဲ့ လေးနှစ်စလုံး၊ နောက်ကနေ ငွေကြားနဲ့ ပုံပိုးပေးခဲ့တယ်  
လေ။ အခု အလုပ်အော်ဒါရတော့လည်း ဆိုင်ကောင်တာပေါ်ကနေ သူကပဲ  
စမေးရှာတယ်။ “Posting ဘယ်ကျလဲ” တဲ့။ ကျွန်တော် ဝင်းသာအားရှု  
ပြန်ဖြေလိုက်မိပါတယ်။

“အ.ထ.က- အုန်းတော်ကြီးတဲ့။ မြို့သစ်ဘက်ကျောင်းအဖေ”

အဖေက ခေါင်းတာဆတ်ဆတ်ညီတ်ရင်း သူ့အလုပ်သူလုပ်နေလေ  
ရဲ့။ ကျွန်တော်လည်း ဆိုင်ထဲကနေဖြတ်ပြီး အိမ်ထဲတန်းဝင်လိုက်တော့တယ်။  
ကျွန်တော်တို့ဆိုင်က အိမ်နဲ့ဆက်နေထဲတဲ့အိမ်ဆိုင်လေ။ ဆိုင်ဘားက နေရာ  
လွတ်မှာတော့ အဖေနဲ့ သူ့တပည့်တွေလုပ်ကိုင်တဲ့ ဆိုင်ကယ်ဝင်ရှေ့ရှိ  
တာပေါ့။ ထုံးစံအတိုင်း အိမ်ထဲရောက်တော့ အမေနဲ့အဘွားက စိုင်းမေးကြ  
ပြန်တယ်။ ကျွန်တော်လည်း အမေနဲ့ အဘွားမေးသမျှကို စိတ်ကြိုက်ဖြေပြီး  
အိပ်ခန်းထဲသာ တန်းဝင်လိုက်တော့တယ်။ အိပ်မလို့တော့ မဟုတ်ဘူး။  
ဈေးဇူးဆီ ဖုန်းခေါ်မလိုပါ။

အိပ်ခန်းထဲရောက်တော့ အဝတ်အစားလဲပြီး စားပွဲခံပေါ်က ဖုန်းကို  
လှမ်းယူလိုက်တယ်။ ပြီးတော့ အိပ်ရာပေါ်ပစ်လဲချလိုက်ပြီး Call List တဲ့  
ကနေ အကြိမ်အများဆုံး ခေါ်ထားတဲ့နဲ့ပါတ်ကို ဈေးချယ်လိုက်တော့တယ်။  
ချက်ချင်းဆိုသလို ကျွန်တော့ရဲ့ ဖုန်းခေါ်ဆိုမှုက တိုင်းခြားနယ်ခြား၊ ပြည်  
နယ်ခြားနေစွာ ချစ်သူလေးရဲ့ ဖုန်းကလေးဆီ တန်းတန်းမတ်မတ် ဝင်ရောက်  
သွားပါတော့တယ်။

“ဟဲလို့ မောင်ပြော” တဲ့

ဈေးဇူးရဲ့ ကြည်လင်နေစွာ နှုတ်ခွန်းဆက်သံက ကျွန်တော့နားက  
နေတ်ဆင့် နှုလုံးသားအထိ စမ်းချောင်းကလေးလို့ စီးများသွားလေရဲ့။  
ကျွန်တော်တစ်ယောက်တည်း ကျိုတ်ပြီးကြည်နဲ့နေမိတာအမှန်။

“အင်း။ အိမ်ပြန်ရောက်ပြီပြောမလို့ ချစ်ရဲ့။ အော်ဒါလည်း  
ရခဲ့တယ်။”

“ဟုတ်လား။ ဒါဆို မနက်ဖြန့်မှ ကျောင်းဝင်ရမှာပေါ့”

“အင်း မနက်ဖြန့်မှပဲ ဝင်တော့မယ်”

ဈေးဇူးနဲ့ ကျွန်တော်က B.Ed မှာ အပတ်စဉ် အတူတူဖြစ်သလို

Second Year ကတည်းက နှလုံးသားချင်း နီးစပ်ခဲ့သူတွေပေါ့။ သူနဲ့ ကျွန်တော်က နေရပ်ဒေသဝေးကွာလွန်းပါတယ်။ သူပြောပုံအရ သူတို့မှန် ပြည်နယ်မှာတော့ B.Ed ဆင်း အလယ်တန်းပြုအော်ဒါတွေက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထွက်တာဆိုပဲ။ ကျွန်တော်တို့ဆီမှာကတော့ သိတဲ့ အတိုင်း ဒီကနေ့မှ ထွက်တာလေ။

နောက်တော့ ဆွဲင်နဲ့ ကျွန်တော် နှစ်ကိုယ်ကြားချစ်စကားတွေကို အလွမ်းရနဲ့တွေဆွဲတ်ဖျုန်းရင်း တစ်ဝက္ခီးပြောဖြစ်ခဲ့ကြတယ်။ ငါဟု မတွေ့ရ တာကြာပြီမဟုတ်လားလေ။ နောက်တော့ ကိုယ်လက်လေ့ကျင့် ခန်းလုပ်ပြီး ရေချိုးသန်းစင်ဖို့ အခန်းပြင် ပြန်ထွက်ခဲ့လိုက်ပါတော့တယ်။

ဘာပဲဓာဌာ ဒီကနေ့တစ်နေ့တာဟာ အဆင်မပြနှုတွေနဲ့ လှလှပပ ရက်ဖွဲ့ထားတဲ့ အတ်သိမ်းလှတဲ့ ရက်ဖွဲ့တစ်ခုပါပဲလေ။



## အခန်း (၂)

"Oh, Her Eyes, Her Eyes  
Make the Stars look like they're not shinin'  
Her Hair, Her Hair  
Falls perfectly without her tryin'  
She's so beautiful and I tell her everyday  
Yeah, I know, I know  
When I compliment her, She won't believe me"

ရှတ်တရက် ဖုန်း Ring Tones ထည့်ထားတဲ့ Bruno Mars ရဲ "Just The Way You Are" သီချင်းသံကြောင့် ကျွန်တော်လန့်နိုးခဲ့ရတယ်။ အိပ်ခန်းက ဉာဏ်မီးရောင်ကြောင့် ပပ်မှုန်မြှင့်ဖြစ်နေပေမဲ့ ကျင့်သားရနေတဲ့ လက်က စားခွဲချုပ်ပေါ်က ဖုန်းကို စမ်းမိလိုက်ပါတယ်။ အိပ်မှုန်စုံမွှားနဲ့ဖုန်းကိုယူကြည့်လိုက်တော့ ဖုန်းခေါ်သူက ဆွောင်ဖြစ်နေတယ်။

“ချစ် ... ပြော”

ကျွန်တော့အသံက အိပ်ချင်မှုးတူးဖြစ်နေတာ အသေအချာပဲ။

“မောင် ခက္ခနာရှင် အိပ်ရာထတော့နော်။ အခု ငါးနာရီခွဲနေပြီ။ ကျောင်းနောက်မကျစေနဲ့” ဆွောင်ပြောမှ ကျွန်တော် ဖုန်းစခရင်ကို ပြန်ကြည့် မိတယ်။ ဟုတ်သားပဲ။ မနက်ငါးနာရီတောင်ခွဲပြီးနေပြီ။ မနက်ကျောင်း

သွားရတော့မယ်ဆိုတဲ့ စိတ်ကူးကြောင့် ဉာက အတော်နဲ့ အိပ်မပျော်ခဲ့ဘဲ မနက်လင်းခါနီးမှ မွေးခနဲ့ တစ်ချက်အိပ်ပျော်သွားခဲ့လေရဲ့။

“အင်း တအောင့်နေရင် ထတော့မယ်”

နောက်တော့ ဆွဲ၏လည်း ဖုန်းချသွားသလို ကျွန်ုတ်လည်း ခေါင်းကြည်အောင် ခဏ ပြန်မေးလိုက်တယ်။ နာရီဝက်လောက်ကြောတော့ အိပ်ရာထပြီး အိမ်အောက်ထပ်က ရေချိုးခန်းသီး ထွက်ခဲ့လိုက်တော့တယ်။ အဘွားက ဘုရားခန်းထဲမှာ ဘုရားရှိခိုးနေသလို အမေကလည်း မီးဖိုခန်းထဲမှာ ချက်ပြတ်နေလေရဲ့။ အဖော်နဲ့ ညီလေးဖြိုးချစ်ကတော့ အရိပ်အယောင်တောင် မတွေ့ဘူး။ အိပ်နေကြတုန်းထင်ပါ။

ဘိပ်ကြော့ပေါ့လေ။ အဖောက ကိုယ်ပိုင်လုပ်ငန်းလုပ်တာဆိုတော့ မနက်ဘက်ဆိုရင် သိပ်အတောကြီး ထစရာမလိုပါဘူး။ ညီလေးဖြိုးချစ်ကျတော့ရော ဘာတူးသလဲ။ သူက ငါးတန်းကျောင်းသားလေ။ ပြီးတော့ ကျောင်းတက်တာက ကျွန်ုတ်လိုက်တော်တဲ့ အတွက်က ကျောင်းသွားခါနီးမှ အိပ်ရာထလိုက်ရုံပဲ။ ဘာမှာပြဿနာသိပ်မရှိ။ အကယ်၍ အိပ်ရာထနောက်ကျေနေရင်တောင် အမေက သွားနှီးပေးဦးမှာ။ ဆူမယ့်သူမရှိ။ ငင်္က်မယ့်သူမရှိ။ သူက အိမ်ရဲ့ဗြိုလ်ပဲ။

ကျွန်ုတ်လည်း ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ် သွားတိုက်ရင်း ရေပါတစ်ခါတည်း ချိုးပစ်လိုက်တယ်။ နာရီဝက်လောက်အကြာ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ အဘွားက ဘုရားရှိခိုးပြီးလို့ အမျှတောင်ဝေနေပြီ။ အခန်းထဲရောက်တော့ အဝတ်ပိုဂျိမှာ ကပ်ထားတဲ့ မှန်ရောမှာရပ်ပြီး တဘက်နဲ့ ခန္ဓာကိုယ်အနှစ်ကို ရေသာတ်ရင်း ကိုယ်ရပ်ကိုယ် မှန်ထဲမှာပြန် ငွေးနေဖိတယ်။

“ထွေ့ ဒီနောက ငါ့ရဲ့ ပထမဗီးဆုံး အလုပ်စဝ်ရမယ့်နောပဲ။ ဘာလိုလိုနဲ့ ငါ တကယ်ပဲ အလယ်တန်းပြဆရာတစ်ယောက် ဖြစ်ခဲ့ပြီပေါ့” ဆိုတဲ့ အတွေးက ရှတ်တရက်ဝင်လာတော့ အလိုလိုနေရင်း ရင်ထဲမှာပိတိ ဖြစ်လာသလိုလို မျက်နှာကလည်း သူ့သဘောသူဆောင်ပြီး နှင့်ပျောလာလေရဲ့။ စိတ်ဟာလည်း တိမ်တစ်စလို ပေါ့ပါးလွင့်ဖြူးနေတာအမှန်။ နောကတော့ ဖိရှိထဲကနေ အမေမီးပူတိုက်ပေးထားတဲ့ အဖြူအစိမ်းယူနှီးဖောင်းကို ထုတ်ဝတ်လိုက်တယ်။

ဘာလိုလိုနဲ့ ဒီကနေ့ ယူနှီးဖောင်းဝတ်ရတာဟာ တခြားရက်တွေနဲ့ သိပ်မတူ။ ရင်ထဲမှာ ပိုပြီးကြည်နှုံးနေမိတာအမှန်ပဲ တကယ်တမ်း စဉ်းစားရင်

တော့ ဒီအဖြူအစိမ်းဝတ်တာဟာ ကျွန်တော့ရဲ့ ပထမဦးဆုံး အတွေ့အကြံ မဟုတ်။ ဟိုးယ်ချေယ်စဉ် ငါးနှစ်သားကတည်းကနေ B.Ed တက်ပြီးတဲ့အထိ အဖြူအစိမ်းဆိုတဲ့ ယူနိဖောင်းကို အားပါးတရ ဝတ်ခဲ့ပြီးပါပြီ။ နောင် ပင်စင်ယူ မယ့် အသက် ၆၀ အထိလည်း ဒီယူနိဖောင်းကို အစဉ်တစိုက် ဝတ်ရှုံးမယ် ဆိုတာ တွေးထားပြီးသားပါ။

ခက်တာက ဒီကနေ့ဝတ်တဲ့ ယူနိဖောင်းဟာ ကျွန်တော့ရဲ့စိတ်နဲ့ ခန္ဓာကို နံနက်ခင်းနှင့်မြှုံးခြက်တွေလို ပျော်ပါးလန်းဆန်းနေစေတာပါပဲ။ အနီးစပ် ဆုံး ခန်းမျုးကြည့်ရင်တော့ ကျောင်းသားဘဝကနေ ဆရာဘဝကို ကူးပြောင်း တော့မယ့်စပ်ကူးမတ်ကူး အခြေအနေလေးကြောင့် ဖြစ်မယ်ထင်ပါရဲ့။ စိတ်ဆို တာမျိုးကလည်း အခြေအနေတစ်ခုကို ကူးပြောင်းတိုင်း အနည်းငယ်တော့ လိုင်းကြက်ခွပ်ဆန်တတ်တာပဲ မဟုတ်လားလေ။

နောက်တော့ နံရုံမှာ ချိတ်ဆွဲထားတဲ့ ဘေးလွယ်အိတ်ကို ကောက် လွယ်လိုက်ပြီး စားပွဲခဲ့ပေါ်မှာ တင်ထားတဲ့ လက်ပတ်နာရီကို ကောက်ဝတ် လိုက်တယ်။ ပြီးတော့ ဖုန်းကို ဘေးလွယ်အိတ်ထဲကောက်ထည့်ပြီး မနေ့ ညနေက မြို့နယ်ပညာရေးမှူးရုံးကနေ ယူခဲ့တဲ့ပြန်တမ်းကို သတိတရထုတ် ကြည့်မိပြန်တယ်။ ပညာရှင်အဆင့် (J) ဆိုတာရယ်၊ အမှန်တကယ် အလုပ် စဝင်သည့်နေ့မှစ၍ လစာနှုန်းကျပ် (၅၃၀၀၀-၁၀၀၀-၅၈၀၀၀)ဖြင့် ဆိုတာ ရယ် အောက်မှာပါတဲ့ နာမည်စာရင်းယေားကွက်ထဲကနေ ကျွန်တော့နာမည် ကိုမြင်မှ စိတ်က ကျေနှပ်မိသွားတယ်။

ကျွန်တော် အခန်းပြင်ရောက်တော့ ညီလေးဖြီးချစ်ကလည်း အမေ့ လက်ကိုဆွဲပြီး အိပ်ချင်မှုးတူးနဲ့ ထွက်လာလေရဲ့။ ညီလေးဖြီးချစ်တောင် အိပ်ရာနီးပြီဆိုတော့ အဖော်လည်း နိုးလောက်ရောပေါ့။ ကျွန်တော့ကိုမြင်တော့ အမကာလွမ်းမေးတယ်။

“သားကြီးက သွားတော့မှာလား။ မနက်စာ စားသွားဦးလေ”  
တဲ့။

ကျွန်တော်ခေါင်းယမ်းပြပြီး ပြန်ဖြေလိုက်တယ်။

“ဟင့်အင်း မစားတော့ဘူးအမေ့။ ပထမဦးဆုံးရက်မှာ နောက် မကျချင်လို့။”

“အေးပါ။ ဒါဆိုလည်း ထမင်ချိုင့်တော့ယူသွား။ ထမင်းစားခန်းထဲက စားပွဲပေါ်မှာ အမေ တင်ပေးထားတယ်။ ဆိုင်ကယ်ကိုလည်း သတိနဲ့ထားပြီး

မောင်းနော်။ ဘုရားစာရွတ်ဖို့လည်း မမေ့နဲ့”

တကယ်တော့ ဒါဟာ ကျွန်ုတ်အပြင်ထွက်တိုင်း အမေမှာနေကျ မေတ္တာသံပဲ။ ကျွန်ုတ်လည်း “ဟုတ်ကဲ သားသွားပြီနော်” ဆိုပြီး အိမ် အပြင်ထွက်ခဲ့လိုက်တယ်။ အိမ်ဝရောက်တော့ ဆိုင်ထိုင်နေတဲ့အဖေက ကောင်တာပေါ်ကနဲ့ မသိမသာ တစ်ချက်လှမ်းကြည့်တယ်။ သူ့တော် ကောင်လေးတွေကတော့ ဆိုင်ခင်းတဲ့သူကခင်းလို့ပေါ့။ ကျွန်ုတ်လည်း အဖွဲ့ရဲ့ မသိမသာအကြည့်ကို လျှစ်လျှော့မရှုပါဘူး။

“သား သွားတော့မယ် အဖေ”

ကျွန်ုတ် လှမ်းနှုတ်ဆက်တော့ အဖေက ခေါင်းတစ်ချက်သာ ညိတ်ပြတယ်။ အဖွဲ့မျက်နှာက ပြီးချွဲချိမြေမနေသလို မဲ့ဆဲပြီးလည်း မနေပါဘူး ခပ်တည်တည်ပါပဲ။ ဒါပေမဲ့ ရင်ထဲမှာတော့ ဘယ်လိုအခြားနှုံးမလဲ ကျွန်ုတ် မသိနိုင်ဘူးလေ။

နောက်တော့ ကျွန်ုတ်လည်း ဆိုင်ဘေးမှာရပ်ထားတဲ့ ကျွန်ုတ်ဘူး ဆိုင်ကယ်ဆီသွားပြီး တစ်စီးလုံးကို စွေ့စွေ့ငွေ့ စစ်ဆေးလိုက်တယ်။ ရှေ့ ဘရိတ်၊ နောက်ဘရိတ်၊ ချိန်းအလျော့အတင်း၊ လေအနေအထား၊ ဆီပမာဏ အားလုံးကို သေသေချာချာ စစ်တယ်။ ဒါဟာ ဟိုးအရင်ကတည်းက အဖေပျိုး ထောင်ပေးထားတဲ့အကျင့်ပါ။

“ဘယ်သွားသွား၊ ဘယ်လာလာ ကိုယ့်ဆိုင်ကယ်ကို အမြှစစ်။ ဆိုင်ကယ်စီးတဲ့လူအတွက် ဆိုင်ကယ်ဟာ အမြေကောင်းနေဖို့လိုတယ်”တဲ့လေ။

နောက်ပြီး အဖေက ကျွန်ုတ်ဘူးကို ဆိုင်ကယ်ပြင်တတ်အောင်လည်း သင်ပေးထားပါတယ်။ ကျွန်ုတ်ကလည်း ဟိုးတုန်းကဆိုရင် အချိန်အားတိုင်း အဖွဲ့ဆိုင်ကယ်ဝပ်ရှေ့ချာ သူ့အလုပ်သမားတွေနဲ့ တန်းတူစိုင်းပြင်ပေးတယ် လေ။ အခုတော့ ကျွန်ုတ်က အဖွဲ့ကျေးဇူးကြောင့် ဆိုင်ကယ်ဝပ်ရှေ့ ပညာတတ်တဲ့ ကျောင်းဆရာတစ်ယောက် ဖြစ်ခဲ့ရပြီပေါ့။

ကျွန်ုတ် အဖြူအစိမ်းဝတ်ကြီးနဲ့ ဆိုင်ကယ်ကို စစ်ဆေးနေတော့ အလုပ်သင်ကောင်လေးတစ်ယောက် ပြီးလာတယ်။

“ဆရာ ဆိုင်ကယ်ဘာဖြစ်လို့လဲ။ ကျွန်ုတ်ဘူးကိုခိုင်းပါ” တဲ့လေ။

ပညာကို တကယ်တတ်မြောက်ချင်ရင် အလုပ်ကို မရှေ့ပ်ရဘူး မဟုတ်လား။ ကျွန်ုတ်တို့ဆိုင်က ပညာသင်လေးတွေက အလုပ်အတွက် အမြှာဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်ုတ်ဘူးကိုဆိုင်ကယ်က ဘာမှမဖြစ်တော့

ကောင်လေးကို ပြန်သွားခိုင်းလိုက်ပါတယ်။

နောက်တော့ ကျွန်တော်လည်း ဆိုင်ကယ်စက်နှီးပြီးကျောင်းကို ထွက်ခဲ့လိုက်တော့တယ်။ စိတ်ဟာ မနက်ခင်း နေခြည်အောက်မှာ လန်းဆန်း နေတော့တယ်။ ဒါပေမဲ့ ကျွန်တော်တို့မြို့ဟာ မနက်စောစောကတည်းက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပြည့်လို့ကျပ်လို့။ မြို့ထဲက လူတွေဟာလည်း လမ်းမထက်မှာ သွန်ချုပ်ထားရသလိုပဲ။ ပြန်ကျတိုးကြိုတ်နေတယ်။ ကျွန်တော်ဆိုင်ကယ်ကို သတိထားမောင်းခဲ့လိုက်တယ်။ တာဝန်ကျတဲ့ ကျောင်းကလည်း မြို့သစ်ဘက်ကကျောင်းဆိုတော့ သိပ်ကြာကြာ မမောင်း လိုက်ရပါဘူး နာရီဝက်လောက်နေတော့ ရောက်သွားပါတယ်။

ဖြစ်ချင်တော့ ကျောင်းအဝင်ဝမှာ ခဲ့ခဲ့ထည်ထည်၊ မားမားမတ် မတ် စိုက်ထူထားတဲ့ “အ.ထ.က- အုန်းတော်ကြီး” ဆိုတဲ့ ကျောင်းဆိုင်း ဘုတ်ကိုလည်းမြင်ရော... ကျွန်တော်ရှင်ဘတ်ဟာ ပြိုင်မြင်းတွေ ကဆုန် ပေါက် ပြီးစွားသွားသလို တသိမ့်သိမ့် တုန်နေတော့တယ်။

“ငါရဲ First Postingကို ဒီကျောင်းကနေ စတင်ရတော့မှာပါလား” ဆိုတဲ့ အသိကလည်း ဦးနောက်ကို ကြေးနှစ်းဘတွေ တရစ် ပို့နေသလိုလို။ နောက်တော့ ဖရိဖရဲ ရင်ခုန်သံတွေနဲ့ ကစ္စာကလျားအတွေးတွေကို ကပျာ ကယာမောင်းထုတ်ရင်း ဂိတ်မှာ တာဝန်ကျေနေတဲ့ဆရာမကို အကျိုးအကြောင်း ပြောပြီး ကျောင်းထဲကိုဝင်ခဲ့လိုက်တယ်။ ဂိတ်ကဆရာမကလည်း ကျွန်တော့ကို ဖော်ဖော်ရွှေချွေ နှုတ်ဆက်ရင်း ကျောင်းအုပ်ကြီးရုံးခန်းကို သေသေချာချာ ဈေးနှုန်းပြုပါတယ်။

ကျွန်တော်လည်း စက်ဘီး၊ ဆိုင်ကယ်တွေထားတဲ့ သတ်မှတ်နေရာ မှာ ဆိုင်ကယ်ကိုထားခဲ့ပြီး ကျောင်းအုပ်ကြီးရုံးခန်းဆီ လျောက်ခဲ့လိုက်တယ်။ အားပါးပါး။ ကျောင်းက အကျယ်ကြီးပါလား။ ခန့်မှန်းခြေ သုံးဇာကျော် လောက်ရှိမယ်ထင်ပါ။ ကွန်ကရှစ်ကျောင်းပတ်လမ်းရဲ့ အဆောင်တွေဆိုတာက လည်း သပြေပင်တွေ၊ သရက်ပင်ပူလေးတွေက စီတန်းလို့။ အဆောင်တွေ ဆိုတာကလည်း အထက်တန်းကျောင်းပီသစ္ာ ထည်ဝါနေတယ်။ နှစ်ထပ် RC ဆောင်တွေ၊ တစ်ထပ်အုတ်ညှပ်ဆောင်တွေဆိုတာလည်း အများကြီး ပါပဲ။ ကျောင်းဆောင်တွေကြား နေရာလွှာတဲ့ဘူးမှာလည်း အရိပ်ရသစ်ပင် ကြီးတွေကရှိသေး။ ကုဋ္ဌပိုင်တွေသံရက်ပင်တွေ၊ ယူကလစ်ပင်ကြီးတွေပေါ့။ ကျွန်တော်မြင်မြင်သမျှကို ငြေးနေမိတယ်။ တကယ်တော့ အဲဒီ

အချိန်မှာ ကျွန်တော့ကို ပြန်ငေးနေသူတွေလည်းရှိပါတယ်။ တဗြားသူတွေ  
တော့ မဟုတ်ပါဘူး။ ကျောင်းသားကျောင်းသူတွေပေါ့။ ဟုတ်တယ်။  
ကျွန်တော် ကျောင်းရောက်တော့ ကျောင်းမတက်သေးဘူးလေ။ ကျောင်းဝင်း  
အနဲ့။ အဖြူအစိမ်းဝတ်ရတာနာလေးတွေခများ ပုံရွက်ဆိတ်တွေလို ရွှေထလို့။  
ကလေးအများစုကတော့ ကျွန်တော့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြ  
ပါတယ်။ သူတို့ကျောင်းထဲကို အဖြူအစိမ်းဝတ်ထားတဲ့ လူစိမ်းတစ်ယောက်  
ဝင်လာတော့ နားမလည်မှုတွေနဲ့ ရူးစမ်းနေကြတယ်။ တရာ့ကလေးတွေ  
ကတော့ အသင်းတာဝန်ကျ ဆရာမတွေနဲ့ ကျောင်းဝင်းအနဲ့ အမှိုက်ကောက်  
နေကြတယ်။

တရာ့ဆရာမတွေကတော့ ကျွန်တော့ကို ကျောင်းပတ်လမ်းမှာ  
တွေ့ကြတဲ့အခါ ပြီးတော့ပြီးပြုသွားကြပါတယ်။ ဘယ်ရမလဲ။ သူတို့ပြီးပြ  
တော့ ကျွန်တော်လည်း ပြန်ပြီးပြလိုက်တာပေါ့။ ဒီလောက်ပါပဲ။ ခနာကြာ  
တော့ ကျောင်းအုပ်ကြီးရုံးခန်းရေးကို ရောက်လာတယ်။ ဂိတ်ကဆရာမက  
“ဆရာမကြီးရုံးခန်းက ဟိုးမှာပါဆရာ” ဆိုပြီး ဗျွန်ပြလိုက်ကတည်းက  
ကျောင်းအုပ်ကြီးဟာ ဆရာမကြီးမှုနဲ့ ကျွန်တော်ရိပ်ဓိပြီးသားပါ။ ဒါပေမဲ့  
ရုံခန်းထဲကို ချက်ချင်းမဝင်ရဲ။ စိတ်က အစပိုင်းဆိုတော့ ရှိန်နေတာထင်ပါရဲ့။  
နောက် စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး ရုံခန်းဝကနေဝိုင်ခွင့်တောင်းလိုက်တယ်။

### “ဆရာမကြီး ဝင်ခွင့်ပြုပါ”

ကျောင်းအုပ်စားပွဲကြီးမှာထိုပြီး ခေါင်းငံ့အလုပ်လုပ်နေတဲ့ ဆရာမ<sup>1</sup>  
ကြီးက ရုံးခန်းဝကို ဆတ်ခနဲလုမ်းကြည့်တယ်။ ကျွန်တော်ရုပ်နေတာကို  
မြင်သွားတဲ့အခါ “ဉော် အေး ဝင်ခဲ့ပါကွယ်” ဆိုပြီး ရုံးခန်းထဲကို ဝင်ခွင့်လှမ်း  
ပြုတယ်။ ကျွန်တော်လည်း ရုံးခန်းဝမှာ ဖိန်ပွဲတဲ့ ခင်းထားတဲ့ ကန်တဲ့ပုံး  
ဖောက်ကော်မော်မီးပေါ်ကနေ ခံပို့ယို့လေးလျှောက်လာလိုက်တယ်။  
အားပါးပါး၊ တကယ်တမ်းကျတော့ ရုံးခန်းထဲမှာ ကော်မော်တစ်ခုတည်း  
အစိမ်းရောင်ဖြစ်နေတာ မဟုတ်ပါဘူးလေ။

ရုံးခန်းအတွင်းနံရုံကလည်း အစိမ်းရောင်၊ အသင့်စိစဉ်ထားတဲ့  
စားပွဲခုံတွေပေါ်မှာ ခင်းထားတဲ့ စားပွဲခင်းတွေကလည်း အစိမ်းရောင်။  
ဆရာမကြီးရုံအလုပ်စားပွဲနဲ့ အခန်းထောင့်က စာရေးမ ထိုင်တဲ့စားပွဲခုံပေါ်က  
အခင်းတွေကလည်း အစိမ်းရောင်ပါပဲ။ “ဆရာမကြီးက အစိမ်းရောင်ကို  
တအားကြိုက်တယ်ထင်ပါရဲ့” လို့တောင် စိတ်ထဲကနေ မှတ်ချက်ပြုလိုက်မိ

သေး။ ရုံးခန်းထဲမှာ အစဉ်းအဝေးထိုင်တဲ့ခုရှည်တွေ၊ အညွှန်သည်ထိုင်မယ့် ဆက်တီခုံတွေ၊ ပိုဂိုကြီးတွေက အားလုံး သူ့နေရာနဲ့သူ အစီအစဉ်တကျပဲ။ ရုံးခန်းတံ့ခုလုံး သန်ပြန်လို့။ သမ္မတကြီး ဦးသိန်းစိန့်မှာတ်ပုံကလည်းရုံးခန်း ရဲ့ခေါင်းရင်းဘက်နဲ့ရုံးခဲ့ ပြုမြင့်မြင့်မှာ ကျက်သရေတွေနဲ့ တင့်တယ်လို့ပေါ့။

ဆရာမကြီးရဲ့ အလုပ်စားပဲနားကို ကျွန်တော်ရောက်တော့ ဆရာမကြီးက လုပ်လက်စ လယ်ကျာစာအပ်ကြီးကိုပိတ်ပြီး ဘောပင်ကိုစားပဲပေါ့ အသာချလိုက်တယ်။ ဒါပေမဲ့ စားပဲခုံပဲ့မှာ မှန်ချပ်ကြီးတစ်ချပ် ခင်းထားသေး တာဆိုတော့ ဘောပင်ချသံက ဒေါက်ခနဲ့ ထွက်လာတယ်။ ပြီးတော့ ဆရာမကြီးက သူ့မျက်မှုကို အသာချတ်ပြီး ကျွန်တော့ကို ထိုင်ဖို့ ထပ်ပြောပါတယ်။ ကျွန်တော်လည်း သူ့အွန်ပြတဲ့နေရာမှာ ဝင်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် စမိတ် ဆက်လိုက်တယ်။

“မင်္ဂလာပါ ဆရာမကြီး။ ကျွန်တော် ဒီကျောင်းမှာ တာဝန်ကျလို့ပါ”

“အေး ဟုတ်တယ်။ မနေ့ညနေက ဆရာမကြီးခါးကို လှမ်း အကြောင်းကြားလို့ သိထားတယ်။ ဆရာနာမည်က ဦးမျိုးချစ် ဟုတ်တယ် နော်”

“ဟုတ်ပါတယ် ဆရာမကြီး”

“အေး အေး၊ ဆရာမကြီးကို ဆရာရဲ့ပြန်တမ်းလေးပြပါဦး”

ကျွန်တော်လည်း ဘေးလွယ်အိတ်ထဲကနေ ပြန်တမ်းစာရွက်ကို ထုတ်ပြီး ဆရာမကြီးခါး ရိုရိုသေသေ လှမ်းပေးလိုက်ပါတယ်။ ဆရာမကြီးက လည်း ကျွန်တော့ပြန်တမ်းကို သေသေချာချာစစ်ပါတယ်။ ပြီးတော့ ရုံးခန်း ထောင့်မှာ အလုပ်လုပ်နေတဲ့ စာရေးမလေးကိုလှမ်းခေါ်ပြီး ကျွန်တော်အလုပ် ဝင်ရောက်ကြောင်းအတွက် လိုအပ်တာတွေ လုပ်ပေးဖို့ ညွှန်ကြားနေပြန် တယ်။ စာရေးမလေးကလည်း ဆရာမကြီးနားမှာ ခင်ယိုယိုလေးရပ်ရင်း ဟုတ်ခဲ့ချင်းထပ်နေအောင် နာယူနေတယ်။ ခေါင်းကလည်း ဆရာမကြီး ပြောသမျှကို နားထောင်ရင်း သံပတ်ပေးခံထားရတဲ့ အရှပ်ကလေးလို တဆတ်ဆတ်ကိုယိုလိုတဲ့။ ကျွန်တော်လည်း တုံ့ထိုဘာဝ ငေးကြည့်နေမိ တယ်။ ခဏနေတော့ သူ့နေရာသူ့ပြန်သွားတယ်။

နောက်တော့ ဆရာမကြီးက ကျွန်တော့ဘက်ကို ပြန်လှည့်ပြီး မော်ကိစ္စမေးပြန်တယ်။

“ဆရာက B.Ed မှာ ဘာမေကျာတွေယူခဲ့တာလဲ”

“ဟုတ်ကဲ့...ကျွန်တော် မြန်မာစာရှယ်၊ Physics ရယ်၊ Bio ရယ် ယူခဲ့ပါတယ်ဆရာမကြီး”

ကျွန်တော်ပဲ့ပဲ့ပါးပါးပဲ ပြန်ဖြေလိုက်ပါတယ်။ ဆရာမကြီးက လည်း ခေါင်းတာဆတ်ဆတ်ညီတ်ရင်း သူ့မေဂျာကို ပြန်ဖြေပြပါတယ်။

“အေးပဲ့။ ဆရာက B.Ed တိုက်ရှိက်ဆင်းဆုံးတော့ မေဂျာ ၃ ခုပဲ့။ တိချုပ်ကြီးကတော့ အလယ်တန်းပြကနေ B.Ed ဝင်ခွင့်ပါလို့ အဝေးသင်သွားတက်ရတာဆုံးတော့ မေဂျာတစ်ခုပဲရတယ်။ ဆရာမကြီးမေဂျာ က သချို့လေ”

ဆရာမကြီးက ကျွန်တော့ကို ရင်းရင်းနှီးနှီးနဲ့ ဖော်ဖော်ချွေချွေ ပြောဆိုဆက်ဆံနေတော့ ကျွန်တော့ထိတ်ထဲ ပဲ့ပါးလာတော့တယ်။ ဆရာမကြီးပြောပြသမျှကိုလည်း အလိုက်သင့် ခေါင်းညီတ်နားထောင်ပေးနေဖိပါတယ်။ အဲဒီအချိန်မှာပဲ ကျောင်းတစ်ဝင်းလုံး လျှပ်စစ်ခေါင်းလောင်းသံတွေ ထမြော်ပြီး ကျောင်းတက်သွားပါတော့တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ အဖြူအစိမ်းဝတ် ကလေးထံတွေ ကျောင်းဝင်းအနဲ့ ပူးပန်းခပ်သလို လှပ်ရှားနေတော့တယ်။

အတော်လေးကြာတော့ အလုပ်တိုင်ရှုံးက ကျောင်းစုဝေးကွင်းထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအားလုံး စရိုးရောက်ရှိနေကြပြီ။ နိုင်ငံတော်အလုပ်ကို အလေးပြုပြီး နိုင်ငံတော်သီချင်းဆိုစိုးပဲ့။ တိုက်တို့က်ဆိုင်ဆိုင် ဒီကနေ့ကျုမ္မ မိုးသားတိမ်လိပ်တို့ကလည်း ကင်းစင်နေပြန်တယ်။ ကောင်းကင်ဟာ အပြာရောင်ကင်းဘတ်သားပေါ့မှာ ဝါစွမ်းဖြူဖြူလေးတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ရေးခြေယားတဲ့ ဆွတ်ပျုံဖွှုံယ် ပန်းချိုကား တစ်ချပ်လို့ တင့်တယ်နေလေရဲ့။

နောက်တော့ ဆရာမကြီးက ရုံးခန်းထဲကနေ စုဝေးကွင်းသီ ထွေက်သွားပါတယ်။ ဆရာမကြီးနောက်ကနေ ကျွန်တော်လည်း ယောင်လည်း လည်းနဲ့ပဲ လိုက်သွားမိတော့တယ်။ ကျွန်တော်တို့ရောက်ပြီး အားလုံးလူစုံသွားတော့ ကျောင်းသားကြီးတစ်ယောက်ရဲ့ အမိန့်ပေးသုံးနဲ့အတူ တစ်ကျောင်းလုံး နိုင်ငံတော်အလုပ်ကို ညီညီသာညာ အလေးပြုကြသလို နိုင်ငံတော်သီချင်းကို လည်း စိတ်အားတက်ကြဖွှုံယ် သီဆိုကြပါတော့တယ်။ နောက်တော့ မြန်မာ ကျောင်းသီချင်းနဲ့ ကျောင်းကောင်စီသီချင်းကိုလည်း ကျောင်းသားကျောင်းသူ တွေက သံပြိုင်သီဆိုကြပြန်တယ်။

စိတ်အားတက်ကြဖွယ် သီချင်းတွေသီခုပြီးတဲ့အခါ ဆရာမကြီးက အလံတိုင်ရှုံးထွက်ပြီး ဆုံးမည့်ဝပေးပါတယ်။ ပန်းကလေးတွေ လှလှပါ၊ ဝေဝေဆာဆာ ဖူးပွင့်ကြဖို့ အမြဲရောလောင်းပေါင်းသင်ပေးရသလိုပေါ့။ နံနက် ခင်းသိဝါဒဆိတာဟာ တကယ်လိုအပ်တဲ့ ကိစ္စပဲလေး။ ပြီးတော့ ဆရာမကြီးက ကျောင်းသားကျောင်းသူတွေကို ကျောင်းကောင်းသီချင်းထဲမှာပါတဲ့ သွား အမြဲဗုံလေးချက်ကို ပ်ကျယ်ကျယ်လေး သံပြိုင်ရွတ်ဆိုခိုင်းပြန်ပါတယ်။ ကလေးတွေရဲ့အသံက ဘဝ်ခိုက်မတတ် ဟိန်းပုံးနေလေရဲ့။

‘မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။’

မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။

မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။

မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်’ တဲ့လေး။

နောက်တော့ စုဝေးပွဲရပ်သိမ်းသွားပါတယ်။ ကျွန်တော့နားထဲမှာ လည်း ကျောင်းသားကျောင်းသူတွေရဲ့ သွားအမြဲဗုံလေးချက်ဟာ သံမှို့ ရိုက်ထားသလို စွဲမြှုပ်သွားပါလေရဲ့။

အဲဒီနောက် ဆရာမကြီးနဲ့ကျွန်တော် ရုံးခန်းထဲကို ပြန်ရောက်လာကြ တယ်။ အတော်လေးကြာတော့ ရုံးခန်းထဲကို ဆရာမခုနစ်ယောက်ဝင်လာပါ တော့တယ်။ ဆရာမကြီးမိတ်ဆက်ပေးတာကြောင့် အဲဒီဆရာမတွေက အလယ်တန်းရဲ့တန်းကြော Dean နဲ့ ဘာသာရပ်ခေါင်းဆောင်တွေမှုန်း သိလိုက်ရပါတော့တယ်။

ပြီးတော့ ကျွန်တော့ကို ဘာသာရပ်ခဲ့ဝေပေးဖို့ ဆရာမကြီးနဲ့ အဲဒီ ဆရာမခုနစ်ယောက်အစဉ်းအဝေးငယ်လေးလုပ်ပြီး ဆုံးဖြတ်ကြလေရဲ့။ ရှင်းရှင်းပြောရရင် ကျွန်တော်ကတော့ ဘယ်ဘာသာပေးပေး သင်ဖို့အဆင် သင့်ပါပဲ။ မသင်နိုင်တဲ့ ဘာသာရပ်မရှိအောင် ဟိုးအရင် B.Ed တက် ကတည်းက ကိုယ့်ကိုယ်ကိုယ် ကြိုးတင်ဖြည့်ဆည်းထားပြီးသားလေ။ တကယ်တမ်း သူတို့ပေးတဲ့ ဘာသာရပ်တွေကလည်း ကျွန်တော့အတွက် သင့်တော်ပါတယ်။ သတ္တုမတန်း မြန်မာစာနဲ့ အထွေထွေသိပို့တဲ့။ တန်းခွဲတွေများတဲ့အတွက် ကျွန်တော့ရဲ့ တစ်နေ့တာ စာသင်ချိန်က ဒေ ချိန်ထက်မနည်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့ ရဲ့ First day of the school မှာ အရာရာကို ဝင်းမြောက်စွာနဲ့ လက်ခံလိုက်ပါ တော့တယ်။

နောက်တော့ Deanဆရာမတွေ ပြန်သွားကြပါတယ်။ ကျွန်တော်ကတော့ ကျောင်းမှာ ဒီနေ့ဒီရက် အလုပ်စတင်ဝင်ရောက်ကြောင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးကို အလုပ်ဝင်ရောက်ကြောင်း အစိရင်ခံစာပြန်တင်ဖို့ ရုံးခန်းထဲမှာပဲ ကျွန်ခဲ့ရပါသေးတယ်။ ဤတော့ စာရေးမ အဆင်သင့်ယူလာပေးတဲ့ ဘုရာ်ဟာတ်များတွေမှာ ဖြည့်သင့်တာတွေ ကိုယ်တိုင်ဖြည့်ပြီး လက်မှတ်တွေထိုးရပါတယ်။ အဲဒီအချိန်မှာ အတန်းကူးပြောင်းတဲ့ လျှပ်စစ်ခေါင်းလောင်းသံကလည်း တစ်ချိန်ပြီးတစ်ချိန် ကူးပြောင်းနေပါတော့တယ်။

နေ့လယ်ခင်း ထမင်းစားလွှတ်ခါနီးမှာတော့ အလယ်တန်ပြဆရာ၊ ဆရာမတွေရဲ့ နားနေခန်းဆီ ကျွန်တော်ရောက်သွားပါတယ်။ အခန်းထဲမှာတော့ ဆရာမတရှိပဲ၊ လေ့ကျင့်ခန်းစာအုပ်တွေ ထိုင်စစ်နေကြပုံပဲ။ ကျွန်တော်ရောက်လာတာမြင်တော့ ရုံခွန်းထဲမှာတွေခဲ့တဲ့ Deanဆရာမက နားနေခန်းထဲက ဆရာမတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အားလုံးက ဖော်ဖော်ရွှေရွှေပါပဲ။ ကျွန်တော်ထိုင်ဖို့ ကိုယ်ပိုင်စားပွဲခုံတစ်လုံးကို အောင်ချေခြင်းပါတယ်။ နောက်တော့ ကျွန်တော်ထိုင်ဖို့ ကိုယ်ပိုင်စားပွဲခုံတစ်လုံးကို အောင်ချေခြင်းပါတယ်။ ခက်တာက အားလုံးအဆင်ချေခြင်းပေမဲ့ မိတ်ထဲမှာ အားကယ်နေမိတယ်။ အကြောင်းက အခုထိ အမျိုးသားဆရာ အဖော်တစ်ယောက်မှမတွေသေးလိုပါပဲ။

စိတ်ထဲမှာလည်း “ဒီကျောင်းမှာ အမျိုးသားဆရာတစ်ယောက်မှမရှိဘူးလား” ဆိုတဲ့ မေးခွန်းက မရောမရာ စီးမောနေလေရဲ့။ ဒါပေမဲ့ ကျွန်တော်အထင် မှားနေတယ်ဆိုတာကို အတန်းချိန်တစ်ချိန်ထပ်မံပြီးဆုံး သွားချိန်မှာ သိလိုက်ရပါတယ်။ တကယ်တော့ အဲဒီအထင်မှားမှာကို Deanဆရာမရဲ့ အသံက ရုတ်တရက် ဖြို့ခွဲပေးလိုက်တာပါ။

“ဈေးပြောမှုံး၊ အတန်းချိန်ပြီးလာပြီလား။ အတော်ပဲ တစ်ခါတည်း မိတ်ဆက်ပေးလိုက်မယ်”

ကျွန်တော် နားနေခန်းဝကို ဆက်ခနဲ့ လှည့်ကြည့်လိုက်မိတော့ ဆရာတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရပါတယ်။ ဆရာက အသားဖြေပြု။ အရပ်အမောင်း ခပ်ကောင်းကောင်းပါပဲ။ နာခေါင်းက မဆိုစလောက်ကြီးနေပုံရပေမဲ့ ခပ်ပြီးပြီးခဲ့ဝင်လာပုံအရ သဘောမနော ကောင်းမယ့်ဘူးမှန်းသိသာနေပါတယ်။ အဲဒီဆရာ ကျွန်တော်နားရောက်လာတော့ Deanဆရာမက မိတ်ဆက်ပေးပါတယ်။

“ဆရာတိုးရော ဒီဆရာလေးက ဒီကနေ့မှ အလုပ်စဝင်တာ။ B.Ed ဆင်း အလယ်တန်းပြလေး။ နာမည်က ဦးမျိုးချစ်တဲ့။ အစစအရာရာ ကျည့်ပေးလိုက်ပါၤြိုး”

ဆရာက ကျွန်ုတ်ဘို့ကို ဖော်ဖော်ရွှေရွှေ နှုတ်ဆက်ရှာပါတယ်။ ပြီးတော့ ဆရာမက ကျွန်ုတ်ဘက်ယူည့်ပြီး ပြန်မိတ်ဆက်ပေးလေရဲ့။

“ဆရာလေး၊ ဒီဆရာနှုန်းမည်က ဦးစိုးခန့်လင်းတဲ့။ ကျွန်ုမတို့က တော့ ဆရာတိုးလို့ပဲခေါ်တယ်။ ဒီကျောင်းရဲ့ တစ်ဦးတည်းသောဆရာပေါ့။ အခု ဆရာလေးလည်း ရောက်လာပြီဆိုတော့ ဆရာတိုး အဖော်ရသွားပြီ”

“ဟုတ်ကဲ့၊ ကျွန်ုတ်ဘို့ ညီအရင်းတစ်ယောက်လို့ သဘောထားပေးပါဆရာ”

နောက်တော့ Dean ဆရာမပေးတဲ့ ကိုယ်ပိုင်အချိန်အယေား ကိုယူပြီး ကိုယ့်နေရာမှာ ကိုယ်သွားထိုင်နေလိုက်တယ်။ ဒီကနေ့ ကိုယ့်စာသင်ချိန် ရောက်ရင် စာဝင်သင်ရမယ်မဟုတ်လား။ ဒါပေါ့ ခဏနေတော့ ကျောင်းအပ် ဆရာမကြီး လုမ်းခေါ်တာကြောင့် ရုံးခန်းကို ပြန်လာရပါတယ်။ ကိစ္စကတော့ မြို့နယ်ရုံးသွားရမယ်ကိစ္စပါပဲ။ ရုံးခန်းရောက်ရောက်ချင်း ဆရာမကြီးက တန်းပြောတယ်။

“က ဆရာလေးရော။ မြို့နယ်ရုံးကို အလုပ်ဝင်ကြောင်း အစီရင် ခံစာ သွားပို့ပြီး။ မြို့နယ်ပညာရေးမှူးက ဒီကနေ့ အလုပ်စဝင်တဲ့ ဆရာတို့ အားလုံးကို တစ်ခါတည်းခေါ်တွေ့မလို့တဲ့။ ပြီးရင် ကျောင်းပြန်မလာနဲ့တော့ နော်။ မနောက်ဖြန်မှပဲ ကျောင်းစတော်တော့”တဲ့။

ကျွန်ုတ်လည်း “ဟုတ်ကဲ့ပါ ဆရာမကြီး” လို့ပြောပြီး ကျောင်းစောစောဆင်းခဲ့လိုက်တော့တယ်။ အပြန်လမ်းမှာ မိုးသားတိမ်လိပ်တွေ တရိပ် ရိပ်တော်လာပေါ့ ချက်ချင်းကြီး ရွာချေမျှယုံ့ပုံတော့ မပေါ်သေးပါဘူးလေ။



## အခန်း (၃)

ညကျတော့ အဖောကို ဆိုင်ရိုင်းသိမ်းပေးပြီး စောစောလေး အခန်းအောင်းရတော့တယ်။ မိုးတွေတအားရွာတဲ့အတွက် မိုးအေးအေးလေးနဲ့ အပိုင်မလို့တော့မဟုတ်။ မနက်ကျရင် စာသင်ဖို့အတွက် စာကြိုကြည့်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို့ မပြင်ဆင်ထားရင် ကလေးတွေရှုရောက်တဲ့အခါ အိုးနှင့် ခွက်နှင့် ဖြစ်သွားနိုင်တယ်မဟုတ်လား။ ဒါဆို ကလေးတွေအနေနဲ့ ကိုယ့် အပေါ် First Impression Down သွားနိုင်တယ်လေ။ ဒါမျိုးတော့ ဆရာတစ်ယောက်အနေနဲ့ လုံးဝ အဖြစ်မခံနိုင်။

နောက်ပြီး B.Ed တက်တုန်းက ဆရာကြီး၊ ဆရာမကြီးတွေ ပြောပြုလိုက်တာကို အမှတ်ရလာမိပြန်တယ်။ ဆရာဖို့တာ ထာဝရကျော်းသားပဲ။ သူများကို ပညာဖြန့်ဝေမယ့်သူက ကိုယ့်ကိုယ်ကိုယ့် ဦးစွာဖြည့်ဆည်းပေးရမယ်။ ကလေးတွေရှုရော ငါက ဆရာပဲဆိုပြီး ဘယ်တော့မှ ပြီးစလွယ် စာမသင်ရဘူးတဲ့။ စာသင်တဲ့အခါမှာလည်း စေတနာထားသင်ရမယ်။ စေတနာထားသင်တဲ့ဆရာက သာမန်ဆရာတွေတက် ပိုပင်ပန်းမှာပဲ။ ဒါပေမဲ့ ကိုယ်အပင်ပန်းခံလေလေ ကလေးတွေဘာဝ တိုးတက်လေလေပဲဆိုတာ ဘယ်တော့မှ မမေ့နဲ့တဲ့။ အဲဒီနောက် ကျွန်ုတ်ပုံ ပုံနှိပ်စာအုပ်တွေထုတ်ပြီး ကျကျနာနာ လေ့လာဖြစ်ပါတယ်။

ည်အိပ်ခါနီးကျတော့ ဆွဲဇင်နဲ့ ဖုန်းပြောဖြစ်တယ်။ တစ်နေ့လုံး ဖုန်းမဆက်သမျှ ညာမှာအတိုးချုပြီး အလွမ်းသယ်ရပြီလေ။ ကျွန်တော်ဖုန်းဆက် လိုက်တော့ ဆွဲဇင်က ထုံးစံအတိုင်း တစ်နေ့လုံးအခြေအနေတွေကို မေးပါ တယ်။ ကျွန်တော်ကလည်း မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ လုပ်ခဲ့ သမျှတွေကို တစ်လုံးမကျွန် အစီရင်ခံရပါတယ်။ နောက်တော့ ဖန်တရာတေ အောင်ပြောခဲ့ဖူးတဲ့ ‘တအားချုပ်တယ်’၊ ‘တအားလုမ်းတယ်’ ဆိုတာတွေကို ဘယ်တူန်းကမှ မပြောခဲ့ဖူးသလို နှစ်သက်မြတ်နီးမှတွေနဲ့အတူ ပြန်ပြောကြ ပြန်ပါတယ်။ ဉာဏ် ဘယ်လောက်ဝေးဝေး အချစ်ဆိုတာ ဆွဲးမြည့်တယ်မှ မရှိပဲလေ။

ဆွဲဇင်နဲ့ဖုန်းပြောပြီးတော့ စာရေးဆရာဖြစ်ချင်တော်ကြောင့် ဖတ်နေ မိတဲ့ ဆရာဖော်မြင့်ရဲ့ ‘နာမည်တစ်လုံး ရမလာခင်တူန်းက’ စာအုပ်ကို ကောက်ကိုင်လိုက်တူန်းရှိသေးတယ်။ ဖုန်းတစ်လုံးက ဝင်လာပြန်တယ်။ Call Name ကိုကြည့်လိုက်တော့ စည်သူဟန်ဖြစ်နေတယ်။

“အေး စည်သူပြော” ဆိုတော့

“မင်း ဒီနောက်အဆင်ပြေလား” တဲ့။ စစ်ချင်း တန်းမေးလိုက်တဲ့စကား။ ဒါပေမဲ့ ကျွန်တော်က အဆင်ပြေခဲ့တော့ ပြတယ်ဆိုတဲ့အကြောင်းပြောပြီး သူ့ကို “မင်းရောအဆင်ပြေလား” ဆိုပြီး ပြန်မေးရတယ်။ ဒါပေမဲ့ သူပြန်ဖြေ တဲ့စကားက အားမရစရာ။

“ငါမပြေဘူး” တဲ့။

နောက်တော့ သူတာဝန်ကျတဲ့ကျောင်းက ထင်ထားတာထက် ပို ဝေးတာ၊ ကျောင်းသားအင်အားနဲ့ ဆရာအင်အားက လုံးဝ မမျှတာ၊ ဝန်ထမ်းဘိမ်ရာမရှိလို့ ရပ်ဝေးကလာတဲ့ သူ့အတွက် ကျောင်းမှာ ကပ်နေရ တော့မှာဖြစ်တာ၊ ကျောင်းဝင်းကဗျားပြီး ကျောင်းဆောင်တွေက မြေစိုက်အုတ်ညုပ်လေးခန်းတဲ့ နှစ်ဆောင်ပုဂ္ဂတာတွေကို ညည်းသံလေး နှောပြီး ပြောပြတယ်။ ဒီတော့ သူ့ကို ကျွန်တော် နားလည်သလိုလေးပြန် ဖျောင်းဖျော့ရတယ်။

“ဟ မင်းက ငါတက်ကံကောင်းတာပေါ့။” ဆိုတော့ သူ့ကိုရွှေပြော တယ်အမှတ်နဲ့ ကျွန်တော့ကို ပေါ်နာနာလေး တုတ်ပါလေရော့။ ဒါပေမဲ့ ကျွန်တော်က သူ့ကိုရွှေပြောတာမဟုတ်ပါဘူး။ အတည်ပြောလိုက်တာပါ။ ဒီအကြောင်းကိုလည်း သူ့ကိုရှင်းပြရပါတယ်။

“မင်းကို ငါရွှေပြောတာမဟုတ်ဘူးဟာ။ မင်း ငါထက် တကယ်ကို ကံကောင်းတာ။ အခုခဲ့ကိုပဲကြည့်၍ အများအမြင်မှာ ဖြူပြောကကျောင်းတစ် ကျောင်းကိုရလို့ ကံကောင်းလိုက်တာလို့ မြင်ချင်မြင်နေမှာ။ အမှန်တကယ် တော့ ငါက ကံဆိုးတာ”

“ဘာဆိုင်လို့လဲ။ ဖြူပြောကျောင်းရောက်တဲ့ ဆရာ၊ ဆရာမကို ဘယ်သူကမှ ကံဆိုးတယ်လို့ မသတ်မှတ်ဘူးဟေ့ကောင်။ မင်းငါကို လာ မနှစ်သိမ့်နဲ့။” စည်သူဟန်က အခုထိ ကျွန်တော်ပြောတာကို လက်မခံသေး။ ကျွန်တော်ဆက်ပြောရပါတော့တယ်။

“အေး သာမန်မျက်လုံးနဲ့ကြည့်ရင်တော့ ကံကောင်းတယ်လို့ မြင်မှာပါပဲ။ ဒါကို ငါ မငြင်းပါဘူး။ ဒါပေမဲ့ မင်းလည်းသိမှာပါ။ လူတစ်ယောက်နှာ အရာအားလုံးပြည့်စုံသွားရင် ကိုယ်ရည်ကိုယ်သွေးသိပ်မထွက်တော့ဘူးဟာ။ အခု ငါကျောင်းမှာ အရာအားလုံးပြည့်စုံနေတယ်။ ဆရာအင်အား၊ စာသင် ခန်းအရေအတွက်၊ အိမ်သာအရေအတွက်၊ လမ်းပန်းဆက်သွယ်ရေး အစစ အရာရာ အကုန်ကောင်းတယ်။ အဲဒီတော့ ဘာဖြစ်လာမယ်ထင်သလဲ။ ငါတို့လောက် မပြည့်စုံတဲ့ကျောင်းတွေလိမ့်း ငါတို့မရန်းကန်၊ မကြံဖန်ရတော့ ဘူး။ ကြာရင် စာသင်တာတစ်ခုကလွှဲပြီး ကျွန်တဲ့ကိုယ်ရည်ကိုယ်သွေးတွေ ညံ့ကုန်တော့မယ်။ အခု ငါပြောသလို မတွေးဘဲ ပေါ့ပေါ့ပါးပါးနေချင်တဲ့ ဆရာ၊ ဆရာမတွေအတွက်တော့ ဖြူကျောင်းရောက်တာက ကံကောင်းတဲ့ ကိစ္စပေါ့ကွား။ ငါအတွက်တော့ မဟုတ်ဘူး။ ငါက ဖြူပြောကျောင်းကို မမက် ဘူး။ နောက်တစ်ခေါက် ကျောင်းပြောင်းရင်တော့ ကိုယ့်သဘောဆန္ဒအတိုင်း မဖွံ့ဖြိုးသေးတဲ့ နယ်ဘက်ကကျောင်းတွေဆီ လျှောက်ဖို့ရည်ရွယ်ထားတယ်”

ကျွန်တော့ရဲ့ စကားရည်ကြီးဆုံးတော့ စည်သူဟန်ဘက် ချက်ချင်း စကားမပြန်ဘူး။ တစ်အောင့်ကြာမှ ပြန်ပြောတယ်။

“ဟုတ်တယ်ကွာ၊ မင်းပြောတာကို သေချာစဉ်းစားကြည့်တော့မှ ငါအတွေးပေါက်သွားတယ်။ ငါလည်း စစ်ချင်းဆိုတော့ မတွေးနိုင်ဘူးဖြစ်သွားတာကွာ။ တကယ်ဆို ငါတို့က ပညာရေးလောကထဲကို စီးပွားရှာဖို့ ဝင်လာ ကြတာမှမဟုတ်ပဲ။ ပေးဆပ်ဖို့သက်သက်ဆိုတဲ့စိတ်နဲ့ ဝင်လာကြတာပဲ။ ငါလုပ်နိုင်ရမှာပေါ့”

“ဒါပဲလေကွာ၊ ဆရာချင်းတူရင်တောင် ခံယူချက်တော့ မြင့်ရမှာ ပေါ့”

နောက်တော့ သူနဲ့ကျွန်တော် တခြားအကြောင်းအရာတွေပြောပြီး ဖုန်းချုပ်လိုက်တော့တယ်။ အမှန်တော့ စည်သူဟန်က လူတော်တစ်ယောက်ပါ။ B.Ed Second year မှတောင် ဂျပန်နိုင်ငံကို ပညာတော်သင်ပါသွားတဲ့သူ လေ။

စည်သူဟန် ဖုန်းချုပ်တော့ ကျွန်တော်လည်း စာတစ်အောင့်ဖတ် ပြီး အပ်လိုက်တော့တယ်။ မိုးအေးအေးနဲ့ ကျွေးလို့ကောင်းသွားသမို့ အပ်မက် တွေတောင် ဘာတွေမက်မှန်းမမှတ်မိဘူးရယ်။

မနက်ကျေတော့ ထုံးစံအတိုင်း ရွှေဇော်က ဖုန်းဆက်လှမ်းနှီးတယ်။ အတော့ကို မြတ်နီးဖွယ်ကောင်းတဲ့ ချစ်သူကလေးပဲ။ နောက်တော့ ကျွန်တော် လည်း အပ်ရာထာ ရေမိုးချိုး၊ ဘုရားရီလီးပြီး ကျောင်းကို စောစောတွက်လာ လိုက်တယ်။ အမေကလည်း အပ်ရာစောစောနီးတတ်သူဆိုတော့ ကျွန်တော့ အတွက် ထမင်းချိုင့်ကို ကြိုတင်ပြင်ပေးထားတယ်လာ။ တကယ်တစ်း ကျွန်တော်ကျောင်းသွားတော့ အဖေက ဆိုင်ခင်းတုန်းပဲရှိပါသေးတယ်။

ကျောင်းရောက်တော့လည်း နည်းနည်းစောနေသေးတယ်ထင်ပါရဲ့။ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေတောင် သိပ်မရောက်ကြသေးဘူး။ ကျွန်တော်လည်း ရုံးခန်းထဲသွားပြီး လက်မှတ်ထိုးစာရင်းမှာ ကျောင်းရောက် ချို့ဖြည့်ပြီး လက်မှတ်ထိုးလိုက်တယ်။ ရုံးခန်းထဲမှာတော့ ကျောင်းအပ်ဆရာမ ကြီးက လယ်ဂျာစာအုပ်ကြီးနဲ့ အလုပ်ရှုပ်နေလေရဲ့။ ကျွန်တော်လည်း ဆရာမကြီးကိုမြင်တော့ စနှုတ်ဆက်လိုက်တယ်။

“ဆရာမကြီး မက်လာပါ”

ဆရာမကြီးက ကျွန်တော့ကို မေ့ကြည့်ပြီး “သွေ့ အေးအေး၊ မင်္ဂလာပါသား” ဆိုပြီး ပြန်စုတ်ဆက်ပါတယ်။ နောက်တော့ “မနေ့ကမြှုံနယ် ရုံးမှာ အဆင်ပြုရဲ့လား” ဆိုပြီး ထပ်မံ့ပါတယ်။ ကျွန်တော်လည်း အဆင် ပြေခဲ့ကြောင်းပြောပြီး နားနေခန်းခါး ထွက်လာလိုက်တော့တယ်။ နားနေ ခန်းထဲရောက်တော့ ဆရာမနှစ်ယောက်ရောက်နေတာကို တွေ့လိုက်ရပြန် တယ်။ အသက်ခိုလတ်လတ်အရွယ်တွေပါပဲ။ ဒါပေမဲ့ မနေ့က မိတ်ဆက် တုန်းကတော့ အဲဒီဆရာမနှစ်ယောက်ကို ကျွန်တော်မတွေ့လိုက်ရဘူး။ သူတို့ အတန်းဝင်နေကြလို့ထင်ပါရဲ့။ အံ့ဩစရာကောင်းတာက ကျွန်တော် နားနေ ခန်းထဲဝင်ပြီး ကိုယ့်နေရာမှာ ထိုင်လိုက်ချို့ဖြုတ်မှာပဲ အဲဒီဆရာမနှစ်ဦးက ကျွန်တော့ကို အရင် လှမ်းနှုတ်ဆက်တယ်။

“မက်လာပါဆရာ၊ ကျွန်မက ဒေါက္ခာ့ကျွဲ့ကေခိုင်ပါ။ ဒီဆရာမ နာမည်က ဒေါအေးအေးတွေးတဲ့။ ဆရာ မနေ့က အလုပ်လာဝင်တယ်ဆိုတာ သတင်းကြားလိုက်ပါတယ်။”

“ဟူတ်ကဲ မက်လာပါယျ၊ ကျွန်တော် မနေ့က ရုံးကိုပြန်သွားရလို လူစုံအောင် မိတ်မဆက်လိုက်ရဘူး။ ကျွန်တော်နာမည် ဦးမျိုးချိုင်ပါ”

အဲဒီနောက် သူတို့နဲ့ကျွန်တော် စကားတွေ ပြောဖြစ်ကြတယ်။ အထူးသဖြင့် ကျွန်တော်စာဝင်သင်ရမယ့် စာသင်ခန်းက ကလေးတွေ အကြောင်းပေါ့။ သူတို့ပြောမှ သိရတာက ကျွန်တော်စာဝင်သင်ရမယ့် E ခန်းနဲ့ G ခန်းက ကလေးတွေက စာသိပ်မသွားဘူးဆိုပဲ။ ကလေးတွေက ကိုင်ရပြုရ နည်းနည်းခက်တယ်လို့လည်း ကြိုသိလိုက်ရပါတယ်။ ဘာပဲဖြစ် ဖြစ်ပါလေ၊ ကိုယ်သင်ရမယ့် ကလေးတွေအကြောင်း ကြိုသိခွင့်ရထားတော့ ကောင်းတာပေါ့။

အတော်ကလေးကြာတော့ တဗြားဆရာမတွေလည်း ရောက်လာ သလို ဆရာစိုးလည်းရောက်လာပါတော့တယ်။ ဆရာစိုးနဲ့ ကျွန်တော်က ဘေးချုံးကပ်ထိုင်ခံတွေမှာ ထိုင်ကြတာဆိုတော့ ကျွန်တော်အတွက် တိုင်ပင် စရာရှိလာရင် အဆင်ပြေလောက်မယ်ထင်ပါရဲ့။ နောက်တော့ မနောက်ငင်း ကျောင်းတက်သွားတာကြောင့် ကျွန်တော်တို့အားလုံး ကျောင်းသူကျောင်း သားတွေနဲ့အတူ စုဝေးကွင်းမှာ နိုင်ငံတော်အလုပ်ကို အလေးပြုပြီး နိုင်ငံတော် သိချင်းဆိုကြတယ်။ ဆရာမတရှို့ကတော့ အနည်းငယ် ဂနာမပြုမဲ့တဲ့ ကျောင်းသားတွေကို ခပ်အုပ်အုပ်လေး လုမ်းဆုံးကြရသေး။

မနေ့က ဆရာမကြိုးနားကနေ စုဝေးပွဲတက်ခဲ့ရတော့ ကျောင်းသား တွေရဲ့ အခြေအနေကို သိပ်မသိခဲ့။ ဒီကနေ့ ကျောင်းသားတွေနားမှာ နေလိုက်မှ ဒီကျောင်းသားတွေက မလွယ်ကြောလေးတွေမှန်း ပိုပ်မိလာရ တယ်။ နားနေခန်းထဲရောက်တော့ ဆရာစိုးက ပြောပြုနိုင်တယ်။

“ခုနဲ့ စုဝေးကွင်းမှာ ဂနာမပြုမဲ့တဲ့ နှစ်ယောက်က ပြုမဲ့ချမ်းနဲ့ သီဟာဝင်းစိုးတဲ့။ အဲဒီကောင်တွေက ဉာဏ်လေးကောင်းသလောက် ပညာ မကြိုးစားဘူး။ အတန်းထဲမှာလည်း မျောက်ရှုံးအောင် ကမြင်းတယ်။ မိဘ တွေက ပိုက်ဆုံးတော့ အလိုလိုက်ထားတယ်လေ”

“ဟူတ်လား၊ သူတို့က ဘယ်အတန်းတွေကလဲ ဆရာစိုး”

ကျွန်တော်မေးလိုက်တော့ ဆရာစိုးက လုညွှေကြည့်ပြီးပြီးတယ်။

ကျွန်တော်အမေးထဲမှာ ပြီးစရာတော့ မပါပါဘူး။ ပြီးတော့ ဆရာတိုးက ပြီးပြီးလေးနဲ့ပြောပြုပါတယ်။

“ညီလေးဝင်သင်ရမယ့် (၈) တန်း F ခန်းကလေ” တဲ့။

ဗုဒ္ဓါ၊ ဒီပုံစံအတိုင်းဆို ကျွန်တော်သင်ရမယ့် အတန်းတွေက လူဆိုးပေါက်စနေလေးတွေချည်းပဲပေါ့။ Dean ဆရာမတွေက ကျွန်တော်ကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းလိုက်ကြပြီထင်ပါရဲ့။ စိတ်အပန်းပြေဖို့ စာတော်တဲ့ကော်ဥပဒေးသားတွေ အခန်းတောင် တစ်ခန်းမှုမပါ။

အဲဒီနောက် ဆရာတိုးအပါအဝင် ဆရာမတရှို့က အတန်းပိုင်တွေ ဆိုတော့ ပထမဥုံးဆုံးစာသင်ချိန်မှာ အသီးသီးထွက်သွားကြပါတယ်။ ကျွန်တော်က ဒုတိယအချိန်မှ စဝင်ရမှာဆိုတော့ (၈) တန်း သိပုံစာအုပ်ကို ထုတိပြီး ကြိုးတင်လေ့လာနေလိုက်တယ်။ ကျွန်တော်မရောက်ခင် (၈) တန်း သိပုံစုင်သင်ထားတဲ့ ဆရာမက အခန်း (၁) သင်ပြီးသွားပြီဆိုတော့ ကျွန်တော်က အခန်း (၂) ကနေ စသင်ရတော့မှုပါ။ အခန်း (၂) ရဲ့သင်ခန်း စာခေါင်းစဉ်က “သက်ရှိများ” တဲ့။ ကျွန်တော် စာသင်ခန်းထဲရောက်တဲ့အခါ Intro ဘယ်လိုဝင်ရမလဲဆိုပြီး တွေးနေမိတယ်။

တကယ်တမ်းကျတော့ ငါ့ မိနစ်ဆိုတဲ့ စာသင်ချိန်က ခဏေလေး ရယ်ပါ။ ကျွန်တော် အတွေးနယ်ချဲနေတုန်း အတန်းကူးပြောင်း ခေါင်းလောင်းက ထမြည်ခဲ့တယ်လေး။ ကျွန်တော်လည်း ပုံနှိပ်စာအုပ်ကို ရင်ခုန့်စွာနဲ့ ကောက်ယူ ရင်း နားနေခန်းထဲက ထွက်လာလိုက်တယ်။ ဒါကိုမြင်တော့ ဆရာမ ဒေါ်ကျော့ကျော့ကော်ခိုင်က လုမ်းမေးတယ်။

“ဆရာအချိန်ရောက်ပြီလား။ ကျွန်မလိုက်ပို့ပေးပြီး ကလေးတွေနဲ့ မိတ်ဆက်ပေးမယ်လေ” တဲ့။

ကျွန်တော် လက်ကာပြပြီး တားလိုက်တယ်။

“ရပါတယ်ဆရာမ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘာသာပဲ မိတ်ဆက်လိုက်ပါမယ်”

ဆရာမဒေါ်ကျော့ကျော့ကော်ခိုင်က ပြီးပြီး စကားတစ်ခွန်းပြန်ပြော ပါတယ်။

“Fighting ဆရာ။ Good Luck” တဲ့။ ကျွန်တော် Thank you လို့ပြောပြီး ထွက်ခဲ့လိုက်တော့တယ်။

ဆရာမက လုပ်ဖော်ကိုင်ဖက်ချင်းမို့ ဖော်မတဲ့သဘောနဲ့ Good

Luck လို့ပြောတာ။ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဆရာတစ်ယောက် အနေနဲ့ကျောင်းသားတွေကို ပညာဖြန့်ဝေဖို့ Good Luck နေစရာမှ မလိုပဲ လေ။ စေတနာ၊ မေတ္တာနယ်မြေဟာ စစ်မြေပြင်မှ မဟုတ်ပဲ။

စာသင်ခန်းရှေ့ရောက်တော့ ကျွန်တ် ယုံကြည်မှာပြည့်နဲ့ ဝင်လိုက် တယ်။ B.Ed တက်တုန်းက တန်းပြုအကြိမ်ကြိမ်ဆင်းဖူးတဲ့ အတွေ့အကြံ၍ ကြောင့် ကျောင်းသားတွေအပေါ် ရှိန်မနေနဲ့သလို ကြောင်းအမ်းအမဲးလည်း ဖြစ်မနေနဲ့ပါဘူး။ တကဗ်တမ်းကြောင်းအမ်းအမဲးဖြစ်သွားကြတာက ကလေး တွေ။ ကျွန်တော့ကိုမြှင့်တော့ မတ်တတ်ရပ်နှုတ်ဆက်ဖို့ မေ့နေကြတယ်။ ကျွန်တော်လည်း ပုံနှိပ်စာအုပ်ကို စားပွဲပေါ်တင်ပြီး ညှင်ညှင်သာသာ တစ်ချက် ပြီးပြရင်း လှမ်းသတိပေးလိုက်တယ်။

“ဘာလ၊ ဆရာက ချောလွန်းလို့ နှုတ်ဆက်ဖို့ မေ့သွားကြတာ လား” ဆိုတွေ့မှ အားလုံးဝရ်နဲ့သွားကား ကုန်းထပြီးနှုတ်ဆက်ကြတယ်။ ဒါပေမဲ့ နှုတ်ဆက်သံက လူစည်ကားတဲ့ ဈေးတန်းထဲက ဈေးရောင်းဈေးဝယ် သူတွေရဲ့ အသံတွေလိုပဲ။ တစ်ယောက်တစ်ပေါက်နဲ့။ သူတို့ နှုတ်ဆက်သံကို တော့ ကျွန်တော်ပြန်မနှုတ်ဆက်ဘူး။ သူတို့ကို အံ့ဩသလိုအမှာရာနဲ့ ရပ်ကြည့်နေလိုက်တယ်။ သူတို့ကိုလည်း မထိုင်ခိုင်သေးဘူး။ ခဏနေတော့ သူတို့တွေ တစ်ခုခုကို မလုံမလဲဖြစ်သွားကြသလို တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာ ငါ့ကြည့်ကြတယ်။ အဲဒီတော့မှ ကျွန်တော်စကား စလိုက်တယ်။

“ဆရာတို့ မြန်မာလူမျိုးတွေမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့က လို့ ခင်မင်ရင်းနှီးစိတ်နဲ့ နှုတ်ဆက်ကြတယ်ဆိုတာရှိတယ်။ ပြီးတော့ နှုတ်ဆက်တယ်ဆိုတာက တစ်ဦးအပေါ်တစ်ဦး တစ်ဦးထားကြောင်း၊ မေတ္တာ ဖြန့်ဝေကြောင်း၊ တစ်ဦးရဲ့ ဂုဏ်သိက္ခာကို တစ်ဦးက လေးစားကြောင်း ပြသတာလည်းဖြစ်တယ်။ ဒါဟာ အင်မတနဲ့ မွန်ဖြတ်ပြီး မက်လာရှိတဲ့ကိစ္စပဲ။ ဆရာကတော့ မင်းတို့အခန်းကို မဝင်ခင်ကတည်းက မင်းတို့အပေါ် တန်ဦးထား ဆက်ဆံပဲ။ ဆရာသိထားတဲ့ ပညာတွေကို မင်းတို့ဆီ အိတ်သွန်းမှာက ဖြန့်ဝေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီအခန်းထဲကို ဝင်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ဆရာအပေါ် ဆက်ဆံလိုက်ပဲက သိပ်ကိုအံ့ဩစရာကောင်းတယ်။ နှုတ်ဆက်တာတောင် ရင်ထဲက စေတနာမပါတော့ မညီညာဘူးလေ”

ကျွန်တော်စကားဆုံးတော့ သူတို့အားလုံး လှပ်လှပ်ရွှေ ဖြစ်ကုန်

တယ်။ ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက် ခိုးခိုးဝှက်ဝှက် ကြည့်ကြပ်နေတယ်။ အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က “အားလုံး ဆရာဂိုညီညီညာညာနှုတ်ဆက်” ဆိုပြီး အသက္ကယ်ကျယ်နဲ့ လှပ်နှီးလိုက်တယ်။ နောက်တော့ သူတို့အားလုံး ညီညီညာညာ နှုတ်ဆက်ကြပါတော့တယ်။ “ပွဲရှင် အဟံဝန္တာမီ၊ အာစရိယရှင် အဟံဝန္တာမီ၊ မင်္ဂလာပါဆရာ” တဲ့။

ကျွန်တော်လည်း “မင်္ဂလာပါ ကလေးတို့၊ ထိုင်ကြ၊ ထိုင်ကြ” လိုပြန်ပြောလိုက်တဲ့အပါ အားလုံးက ညီညီညာညာနဲ့ “ကျေးဇူးတင်ပါတယ်ဆရာ” လို့ ပြောပြီး ထိုင်လိုက်ကြပါတော့တယ်။ အမှန်ပြောရရင် ကျွန်တော်သူတို့အားလုံးကို ရစ်လိုက်တာမဟုတ်ပါဘူး။ တမင်ပုံသွင်းလိုက်တာပါ။ ဘယ်ကလေးမဆို စတွေ့တဲ့ဆရာဆိုရင် အကဲစမ်းတတ်ကြတယ်မဟုတ်လား။ ကျွန်တော်က သူတို့စမ်းသပ်လို့မရမယ့် ဆရာဆိုတာကို သူတို့သိအောင်ပါးပါးလေး လှဖို့ပြလိုက်ရုံသား။ ပြီးတော့ သူတို့အားလုံးကို ကျွန်တော်ရင်းနှီးမှုယူဖို့ စတင်မိတ်ဆက်လိုက်တော့တယ်။

“က အားလုံးမှတ်ထားကြ။ ဆရာက မင်းတို့ကျောင်းကို တာဝန်ကျတဲ့ အလယ်တန်းပြဆရာပဲ။ ဆရာနာမည်က ဦးမျိုးချစ်။ ဆရာ မင်းတို့အတန်းကို အထွေထွေသိပို့သင်မှာ”

ကျွန်တော့မိတ်ဆက်စကားဆုံးတော့ တာချို့ကလေးတွေက သိပို့ပုံးပိုးပိုးအပ်မှာ နာမည်ခိုးမှတ်ကြတယ်။ တာချို့ကတော့ နှုတ်က ခပ်တိုးတိုးရွတ်နေကြတယ်။ ကျွန်တော့ကိုတော့ ဘာစကားမှမပြန်ကြပါဘူး။ ဒီအခြေအနေကို ဖြေခြင်းနှီး ကျွန်တော် ဟာသတစ်ခု နောလိုက်မိပြန်တယ်။

“တကယ်တော့ ဆရာနာမည်က ဦးမျိုးချစ်ဆိုပေမဲ့ ဆရာကို ခင်တဲ့ သူတွေက ဘယ်တုန်းကမှ မျိုးချစ်လို့မခေါ်ဘူးဘူး။ တဗြားနာမည်ခေါ်ကြတယ်။ မင်းတို့လည်း နောင်တစ်ချိန် ဆရာကို ခင်မင်မိရင် အဲဒီနာမည်ခေါ်နိုင်တယ်။ ဘာနာမည်လဲဆိုတာ ပြောပြရမလား”

သူတို့အားလုံး စိတ်ဝင်တစားနဲ့ ပြောပြပါဆိုပြီး ထော်ကြလေရဲ့

“အေး အဲဒီဆိုလည်း မှတ်ထားကြ။ ဆရာရဲ့ နောက်ထပ်နာမည်က ပြေတီးတဲ့”

ကျွန်တော့စကားဆုံးတော့ သူတို့အားလုံး “အမဲ” တွေ၊ “အာ” တွေ ဖြစ်ကုန်ကြတယ်။ ပြီးတော့ အားလုံးရယ်ရယ်မောမော ပြီးပြီးချင်ချင်

နဲ့ “ဆရာကလည်း အတည်မှတ်လို့ သမီးတို့ နားထောင်နေတာ” ဆိုပြီး မိန်းကလေးတွေဘက်က စကားပြန်လာတယ်။

“အတည်ပြောနေတာလေကျား။ ဘာလဲ၊ ဆရာက မင်းတို့ကို စ၊ နေတယ်ထင်တာလား”

အဲဒီနောက် သူတို့နဲ့ကျွန်တော် အတန်အသင့် ရင်းနှီးသွားပါတော့ တယ်။ ရယ်ရယ်မောမော ပျောပျောရွင်ရွင်ပေါ့။ ပြီးတော့ ကျွန်တော်လည်း White Boardမှာ ဒီနေ့သင်မယ့်သင်ခန်းစာကို ချရေးလိုက်တယ်။ ဒါပေမဲ့ ဒီနေ့သင်ခန်းစာကို အရင်မသင်။ ပြီးခဲ့တဲ့ သင်ခန်းစာအပေါ် သူတို့ ဘယ် လောက်မှတ်မို့လဲဆိုတာ ပြန်ဆန်းစစ်လိုက်တယ်။ ပြီးခဲ့တဲ့သင်ခန်းစာက အခန်း (၁) သိပ္ပါမိတ်ဆက်ဆိုတော့ သူတို့အနေနဲ့ ကမ္မာပေါ်မှာ သိပ္ပါနဲ့ နည်းပညာတွေ ဘယ်လောက်ထိ တိုးတက်နေသလဲဆိုတာကို သိသလောက် ဖြော်ဖို့ လမ်းဖွင့်ပေးလိုက်တယ်။

ဒါပေမဲ့ စစ်ချင်းမှာ ဘယ်သူမှမဖြော်။ ကျွန်တော်က ထပ်ပြီးလော ဆောင်လိုက်မှ စာသင်ခန်းနောက်နားက ကျောင်းသားတစ်ယောက်က လွမ်းအော်ဖြေပါတယ်။

“ကွန်ပူးတာသုံး လုပ်ငန်းဆောင်တာတွေနဲ့ တဗြားနည်းပညာမြင့် စက်မှုလုပ်ငန်းတွေ ကမ္မာအေနဲ့အပြားမှာ တိုးတက်နေပါပြီ” တဲ့။

သူ့အဖြေက ရှစ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ကြည့်ရင် အတော်အသင့်ကောင်းမွန်တဲ့ အဖြေပါ။ ဒါပေမဲ့ ဖြေလိုက်တဲ့အနေအထားက ပွဲခင်းထဲမှာ ပွဲကြည့်တိုနဲ့ ရှုံးမှာ လူတစ်ယောက်လာကွယ်တဲ့အတွက် ဒရောသောပါး အော်ထဲတ်လိုက်တဲ့ အသံမျိုးဖြစ်နေတယ်။ ဒီတော့ အဲဒီ ကလေးကို ကျွန်တော်က မတ်တတ်ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ ကလေးက ပေကတ်ကတ်နဲ့ ချက်ချင်းထမပ်ဘူး။

“ဘာလဲ၊ ခုနဲ့ ဆရာကို ထိုင်ရာမထ အော်ဖြေသွားတဲ့သားတော် မောင်က ကိုယ့်အဖြေအပေါ် ယုံကြည့်မှုမရှိလို့လား။ ကိုယ့်အဖြေအပေါ် ယုံကြည့်မှုရှိတဲ့သူတိုင်းက အရာရာကို ရဲရဲရင့်ရင့် ရင်ဆိုင်းဖြေရှင်းတတ်ကြ တယ်ကွဲ”

အဲဒီလို ကျွန်တော်က ဆွေပေးလိုက်တော့ သူ့ဘေးက ကျောင်းသား တွေက သူ့ကို စိုင်းကြည့်ကြတယ်။ တကယ်တော့ အဲဒီအကြည့်တွေကို သူကြာကြာ ရင်မဆိုင်နိုင်တော့ပါဘူး။ ခေါင်းကို ခပ်ဆိုင်းဆိုင်းလေးကုတ်ရင်း

မထချင်ထချင်ပုံစံနဲ့ လေးတိလေးကန် ကုန်းထတယ်။ ပြီးတော့ ခုနက သူဖြေခဲ့တဲ့ အဖြေကို ပြန်ဖြေပါတယ်။ သူ့အဖြေဆုံးတော့ ကျွန်တော်က ထိုင်နေတဲ့ ကျောင်းသူကျောင်းသားအားလုံးကို လက်ချပ်တီးပြီး ရှုက်ပြုခြင်း လိုက်တယ်။ စာသင်ခန်းတစ်ခန်းလုံး ရှုက်ပြုလက်ချပ်သံတွေ တဖြောင်း ဖြောင်းနဲ့ ဝေဆာသွားလေရဲ့။

ဒီကလေးကိုကြည့်ရတာ အခုလို အများက လက်ချပ်တီးပြီး ရှုက်ပြု တာပျိုး မခံရဖူးဘူးထင်ပါတယ်။ သူ့ကြည့်ရတာ အနည်းငယ် ဒိုးတိုးအမဲး တမ်း နိုင်နေသလိုပဲ။ နောက်တော့ ကျွန်တော် သူ့နာမည်ကိုမေးလိုက်တယ်။

“သားနာမည် ဘယ်သူလဲ” ဆိုတော့

“သားနာမည် ဌိမ်းချမ်းပါ” တဲ့။

ဒါဆို စုဝေးကွင်းမှာ ဂနာမြှုပ်လို့ အဆုံးထိတဲ့ ဘတ်လိုက်ကျော်ပေါ့။ သူ့ကို လူအများကြားမှာ တရားဝင်ချိုးကျူးဗျားပစ်လိုက်တယ်။

“မောင်ဌိမ်းချမ်းက တကယ်ကို လေးစားစရာကောင်းတာပဲ။ ကိုယ့်အဖြေအပေါ် တာဝန်ယူရတဲ့ စိတ်ဓာတ်ရှိတယ်။ တြေားသူတွေလည်း သူ့လို စိတ်ဓာတ်ကောင်းတွေ ရှိလိမ့်မယ်လို့ ဆရာယုံကြည်ပါတယ်။ ထိုင်ထိုင်မောင်ဌိမ်းချမ်း”

အဲဒီကလေး ပြီးစိတ်လေး ပြန်ထိုင်သွားတာ တွေ့လိုက်ရပါတယ်။ ခဏနေတော့ အတန်းကူးပြောင်းခေါင်းလောင်းထိုးသွားတာကြောင့် စာသင်တာကို ရပ်နားလိုက်ရတယ်။ ဒါပေမဲ့ ဒီအတိုင်း ရပ်နားလိုက်တာတော့ မဟုတ်။ အခန်း (j) ကို ကြိုတင်လေ့လာထားဖို့နဲ့ ယောကျုံးလေးနဲ့ မိန်းကလေး ဘယ်သူပိုလေ့လာထားသလဲဆိုတာ မနက်ဖြန် ပြိုင်ကြရမယ်ဆိုပြီး အသိပေးလိုက်တယ်။

နောက်တော့ ကျွန်တော် တြေားရှုစ်တန်းအခန်းဘက်ကို ကူးပြောင်းလိုက်လေရဲ့။ အဲဒီအတန်းရောက်တော့လည်း ပထမဦးဆုံးဝင်ခဲ့တဲ့ အတန်းလိုပဲ စိတ်ဆက်ရတယ်။ စာသင်ဖို့ နိဒါန်းပျိုးရတယ်။ တစ်ခါတာလေ သူတို့နဲ့ ရင်းနှီးမှုရအောင် ရယ်စရာလေးတွေ ညျပ်ညျပ် ပြာရတယ်။ ပြီးတော့ မနက်ဖြန်ဆက်သင်မယ့် သင်ခန်းစာကို ကြိုတင်လေ့လာကြအောင် အသိပေးလိုက်တယ်။ နောက်ဆုံးတော့ နေ့လာယ်ထမင်းစားလွှတ်တဲ့အထိ ကျွန်တော့ စာသင်ချိန်ပါတဲ့ အတန်းတိုင်းကို ဆက်တိုက် ဝင်သင်ပစ်လိုက်တယ်။ လူလည်း ချွေးစို့သွားတာပါပဲ။

ရှင်းရှင်းပြောရရင် နားနေခန်းမှာ နေ့လယ်ထမင်းစားကြတော့ နည်းနည်းအမောဆို့နေလို့ သိပ်မစားနိုင်ဘူး။ ဆရာတိုးက စာသင်ရတာ အဆင်ပြောရဲ့လားလို့ မေးပါတယ်။ တစ်ရက်ပဲရှိသေးတော့ အဆင်ပြောနေသေးတာပေါ့လေ။ နောင်တော့ ဘယ်လို့လာမယ်မသိ။

ကံကောင်းချင်တော့ ထမင်းစားကျောင်းတက်တက်ချင်း တစ်ချိန်တော့ နားရပါတယ်။ အဲဒီနားချိန်မှာ သိပ္ပါဘာသာရပ်ဆောင် (Dean) ဆရာမအေွှါစိမ့်စိအောင် ရောက်လာတယ်။

“ဆရာလေး၊ ဒီမှာ သိပ္ပါ Notes of Lesson စာအုပ်တွေ၊ ဆရာလေးလို့အပ်ရင် ကူးချုလိုက်လေ”

ကျွန်ုတ် Dean ဆရာမပေးတဲ့ သင်နည်း မှတ်စုစာအုပ်တွေကို ယူကြည့်လိုက်တယ်။ B.Ed မှာ သင်ခဲ့ရဖူးတဲ့ Lesson Plan ရေးနည်း အတိုင်းပါပဲ။ ကွဲလွှဲလည်း နည်းနည်းပေါ့။ နောက်တော့ သူတို့ရေးတာကို နမူနာယူဖို့ ဖုန်းထုတ်ပြီး ဓာတ်ပုံတော်း၊ ရိုက်ထားလိုက်တယ်။ ပြီးတော့ Dean ဆရာမဆီသွားပြီး စာအုပ်တွေပြန်ပေးရင်း ကျေးဇူးတင်စကား ဆိုလိုက်တယ်။ ဆရာမက ချက်ချင်းပြန်လာပေးလို့ အဲ့ထုနေသလိုပဲ။

“ဟင်၊ ဆရာလေးက အိမ်ကိုမယူသွားဘူးလား၊ အားမနာပါနဲ့၊ ယူသွားပါဆရာလေး”

“ဟုတ်ကဲ့၊ မယူသွားတော့ဘူးဆရာမ၊ နမူနာလောက်ပဲ ဓာတ်ပုံရှိက်သွားတော့တယ်။ အိမ်ကျေး ကိုယ့်ဘာသာရေးလိုက်ပဲမယ်”

ကျွန်ုတ်တော့စကားဆုံးတော့ ဆရာမအေွှါစိမ့်စိအောင် နှုတ်ခမ်းတစ်ချက်တွန်းသွားတယ်။ ဒါပေမဲ့ ကျွန်ုတ် မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်။ သူကျွန်ုတ်ကို ကူညီပေးတဲ့ ကျေးဇူးတွေရှိတယ်လေ။

“သဘောလေ၊ ကျွန်ုမာ ဆရာလေး အခက်မကြံအောင် ကူညီတာပါ။ ကျွန်ုမတို့လည်း ရေးကဆရာမကြီးတွေဆီကနေ ဒီလိုပဲ လက်ဆင့်ကမ်းကူးလိုက်တာပါပဲ။ အချိန်ကျွန်ုတ်သင်သက်သေးတယ်”

ကျွန်ုတ်ဆက်ပြောရင် မလိုလားအပ်တာတွေ ဖြစ်တော့မှာမျို့ အလျော့ပေးပြီး ပြန်လာလိုက်တယ်။ ဒါပေမဲ့ ဆောင်းထဲမှာတော့ အတွေးတွေက တစ်ပုံကြီးရယ်။ တကယ်တမ်းကျတော့ သင်နည်းမှတ်စုဆိုတာ ကိုယ့်ကလေးတွေကို ကိုယ်ဘာသင်မယ်ဆိုတာနဲ့ ဘယ်ရည်ရွယ်ချက်ထိပေါက်မြောက်အောင် သင်မယ်ဆိုတာကို မှတ်စုထုတ်တဲ့သဘောမဟုတ်လား။

ဘာကြောင့် ဆရာ၊ ဆရာမတွေက တစ်ဦးနဲ့တစ်ဦး အဆင့်ဆင့် ကူးချွှောပါ  
လိမ့်။ ကိုယ်သင်ချင်တာတွေကရော အဲဒီလိုကူးချေရင် အကုန်ပါလာမှာတဲ့လား။  
ဒါမှုမဟုတ် ကူးချွှုံး သင်နည်းမှတ်စုထားကြောင်း On Paper လုပ်ချင်ရုံးသက်  
သက်လား။ ဒါဆို အလကားနေရင်း စာရွက်နဲ့ ကူးချေချိန်ကုန်ရုံးသာ အဖတ်  
တင်တော့မယံ့။

ကျွန်တော်လည်း ကိုယ့်စာသင်ချိန်ရောက်လာပြီ့မို့ ဒေါ်ချာစိုင်းနေတဲ့  
သင်နည်းမှတ်စုအကျိုး အတွေးတွေနဲ့အတူ စာသင်ခန်းဆီ ထွက်ခဲ့  
လိုက်တော့တယ်။ ဒီတစ်ခါ ဝင်သင်ရမှာက သွေ့မတန်း C ခန်း မြန်မာစာ  
လော့။ မနက်ပိုင်းတစ်ပိုင်းလုံးရဲ့ အတွေ့အကြံအရ ဒီတစ်ခါ (ခုနစ်) တန်းကို  
ဝင်သင်ရတာ အဆင်ပြေပါတယ်။ ကလေးတွေကလည်း ကျွန်တော်နဲ့  
အပေးအယူမျှကြပုံပါပဲ။ ဒါပေမဲ့ သူတို့အပေါ် ခဏာသင်မိရှုံး၏ ကလေးတွေမှာ  
မြန်မာစာအားနည်းကြောင်း သီလာရပါတယ်။ ဒီအခြေအနေကိုတော့  
တဖြည်းဖြည်းချင်း ဖြေရှင်းရမှာပေါ့။ ဒီလို့ မြန်မာစာ အားနည်းတာကလည်း  
ကျွန်တော်သိသလောက် တစ်နိုင်ငံလုံးက ကလေးအများစုမှာ ဖြစ်နေကြတာ  
ပါ။

နောက်တော့ ကျွန်တော်ရဲ့ တစ်နေ့တာ တာဝန်ထမ်းဆောင်မှုတွေ  
ကို ညနေကျောင်းလွှတ်ခြင်းနဲ့အတူ ရပ်သိမ်းလိုက်ရပါတော့တယ်။ ဘာပဲ  
ဖြစ်ဖြစ် အေမပြန်ချိန်ဟာ မောပန်းမှုတွေနဲ့အတူ ပိတ်ဖြာနေမိတာတော့  
အသာအချာပါပဲလော့။





## စာရေးသူကိုယ်ရေးအကျဉ်း

အမည်ရင်း ဦးမျိုးချစ်ခိုင်ဖြစ်ပြီး၊ ကလောင်အမည်မှာ ချစ်ခိုင်စံဖြစ်သည်။ အဖ ဦးတင်မောင်ခိုင်၊ အမိ ဒေါ်အေးအေးချစ် တို့မှ ၁၇.၄.၁၉၉၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုတေသနကျော်မြေးဖွဲ့စည်း မွေးဖွားခဲ့သည်။ မွေးချင်းသုံးပီးအနက် အကြီးဆုံးသားလိုး ဖြစ်သည်။

၂၀၁၀ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက်-ထုံးကြီးကျောင်းမှ စာတုဇ်မေးသာရပ် ရှုတ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးကာ ၂၀၁၅ခုနှစ်တွင် ပညာရေးဘွဲ့(B.Ed) ကို ရရှိခဲ့သည်။

၂၀၁၂ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်လည်မဂ္ဂင်းမှ “လေပြည် သွေးတိုင်း အလွမ်းသင့်စေ” ဝါယွှေ့ဖြင့် စာပေနယ်သို့ ခြေချွေခဲ့သည်။ တို့နောက် ယခုတွက်ရှိခဲ့သ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂင်းများတွင် ဆောင်းပါး၊ အက်ဆေးနှင့် ဝါယွှေ့များ ဆက်လက်ရေးသားခဲ့သည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် သူငယ်ချင်းများ ဖြစ်သော ခွဲ(ပညာရေး)၊ မောင်တက်ဝေ(ဂျာနယ်)တိနှင့်အတူ “သုံးနားညီတိုး-လူငယ်နှင့်စာပေရေးရာ ဆောင်းပါးများ” စာအုပ်ကို ထုတ်ဝေခဲ့သည်။ တို့နောက် ၂၀၁၉ခုနှစ်တွင် ထုတ်ဝေသော “အကျိုးရာသစ်” စာအုပ်များနှင့် “ကျောက်ရှိုင်းတုံးများ ထုဆစ်ခြင်း” စာအုပ်တွင် အားဖြည့်ရေးသာခဲ့သည်။

တစ်ကိုယ်တော်လုံးချင်းအနေဖြင့် “တိတ်တဆိတ် ပုံသန်းနေတဲ့လိပ်ပြာ” ရသ စာတမ်းကယ်များစာအုပ်၊ “လူငယ်တွေ တကယ်ညွှေ့နေသလား” ဆောင်းပါးစုစည်းမှု စာအုပ်နှင့် “စကားများတဲ့တိတောင်” ဝါယွှေ့တို့စည်းမှုစာအုပ်နှင့် “ရွက်ခြောက်” လုံးချင်းဝါယွှေ့တို့ကို ထုတ်ဝေထားပါသည်။

ယခုအခါ ပဲခူးမြို့တွင် နေးဒေါ်ဆွေခေါင်ဝင်း၊ သားရွှေနှစ်နှင့်အတူ အေးချမ်းစွာနေထိုင်ရင်း မဂ္ဂင်း၊ ဂျာနယ်၊ သတင်းစာများတွင် ဆောင်းပါး၊ အက်ဆေး၊ ဝါယွှေ့စွဲသော သုတေသန၊ ရာသတေသနများ ရေးသားလျက်ရှိပါသည်။

